

PEACE Info (August 2, 2022)

- Sixty Young Children Trapped in Myanmar Junta Raid
- Junta troops kill 5 in raid on school run by Myanmar shadow government
- Resistance Fighters Seized in Myanmar Junta Safe House Raid
- Father and daughter killed by Myanmar army shelling
- Youths Accused Of Killing Southern Shan State Leader
- Over 1,400 Myanmar Troops, 150 Resistance Fighters Killed in Kayah Since Coup
- Kawthoolei Army: How a broken system and a disrespect for the rules of law in the KNU gave birth to another armed group in Karen State
- RCSS Leaders Meet In Loi Tai Leng
- Myanmar's Unfulfilled Irenic Dream
- New report highlights Myanmar junta's 'vile and brutal' torture of prisoners
- Who are Executed Hlaing Tharyar Activists?
- Myanmar Military's Proxy Party Involved in Pro-Execution Rallies
- Thai natural gas project suspended after pipeline explosions in Myanmar
- Myanmar Pipeline Leak Disrupts Gas Delivery to Thailand
- If the situation has improved this year, they will prioritize what can be done from the ASEAN common agreement: SAC's Chair
- အာဏာသိမ်းသက်တမ်းတိုးလိုက်သည့်ပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမြင်သဘောထား
- မြင်းမူနယ် လက်ပံကျင်းရွာကို စစ်ကောင်စီဝင်စီး လူ ၁၀၀ ကျော် ဖမ်းထား
- မီးရှို့ခံရတဲ့ ရေဦးမြို့ တင်းတိမ်ရံရွာမှာ နေအိမ်နဲ့ ဈေးဆိုင်ခန်း ငါးရာကျော် ပျက်စီး
- ဆင်းရဲဒုက္ခရောက်ရှိနေသော ပါတီပြည်သူ့စစ်များကို KIA နှင့် PDF ပူးပေါင်းတပ် တိုက်ခိုက်
- အင်ဝမ်ယန်ပြည်သူ့စစ်စခန်းကို ကေအိုင်အေ တိုက်ခိုက်သိမ်းယူ
- မြဝတီမြို့တောင်ဘက် သရက်ပင်စခန်းအနီးကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပုံးကြ
- စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများဖြင့် ဖလူး-ဝေါလေ ၃ ထပ်ကွေ့အား အပြင်းအထန်တိုက်ခိုက်နေ
- မောင်တောရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို အေအေ တိုက်ခိုက်
- SSPP နှင့် RCSS တို့က လွိုင်လင်ခရိုင်အတွင်း တပ်သားသစ်အပြိုင်စုဆောင်းနေ
- ပင်လုံမြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ်
- စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုမြင့်တက်
- မိုးကိုး နေရပ်မပြန်နိုင် စစ်ရှောင် စားနပ်ရိက္ခာ ခက်ခဲနေ
- တရုတ်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်သေ၊ ၄၇ ဦး ထိခိုက်ဒဏ်ရာရဟု NUG ထုတ်ပြန်
- စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၁၄၂ ဦးထိရှိလာ
- သေနတ်ပြောင်းဝကထွက်တဲ့ ဥပဒေ (ဆောင်းပါး)
- ပဋိပက္ခများကြောင့် တိုက်ပွဲရှောင်စခန်းများနှင့် ယာယီရွှေ့ပြောင်းအခြေချစခန်းများတွင် နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်
- သဘောထားကွဲလွဲမှုများကို နှိမ်နင်းရန် စစ်ကောင်စီက အတိုက်အခံများအား နှိပ်စက်ညှဉ်းပန်းနေဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ပြော
- စင်ကာပူနှင့်တရုတ် တရားမဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု ခြင်းချက်မရှိရပ်ဆိုင်းရန် NUG သတိပေး
- ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး NUG ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ

Sixty Young Children Trapped in Myanmar Junta Raid

By THE IRRAWADDY | 2 August 2022

Sixty young children were trapped in their school when Myanmar junta helicopters attacked a village in Myinmu Township, Sagaing Region, on Monday.

Troops arrived in two helicopters at Latpanyin village in the north of the township while two Russian-made MI-35 helicopters attacked the village, although there had been no fighting with anti-regime forces, according to a resistance group.

A villager was shot dead and another injured while they were farming outside the village, Ko Nway Oo, a leader of the Civil Defense and Security Organization of Myaung, who witnessed the junta raid, told The Irrawaddy on Tuesday.

The dead villager's body was left behind by fleeing villagers but the injured woman was evacuated.

Around 100 villagers were reportedly detained while around 60 pupils were trapped in the school run by the civilian National Unity Government.

The helicopters also attacked a neighboring village, said Ko Nway O, who witnessed the airstrikes.

Pro-regime Telegram channel Fifty Two News reported on Tuesday that regime troops killed five people's defense force (PDF) members and seize many improvised firearms, ammunition and equipment, six vehicles and 30 motorbikes during a raid on a camp in the village.

However, Ko Nway Oo said none of his comrades in the village were killed. He said those killed must be villagers.

On Tuesday morning, the same troops burned betel farms outside the village while shelling neighboring villages. The conditions of detained Latpanyin villagers and children are unknown until Tuesday.

Large numbers of troops are deployed at the entrances to Myimu town.

Last Wednesday the regime raided and burned down a PDF camp in Myinmu Township using five helicopters, including two MI-35s.

Following the raid, troops killed four civilians after occupying a nearby village.

Amid daily attacks from PDFs and ethnic armed organizations, junta forces have relentlessly committed atrocities and arbitrary killings, burned people alive, used civilians as human shields, conducted airstrikes and shelled residential areas, looted and burned houses and committed acts of sexual violence.

<https://www.irrawaddy.com/news/burma/sixty-young-children-trapped-in-myanmar-junta-raid.html>

Junta troops kill 5 in raid on school run by Myanmar shadow government

The raid in Sagaing region came amid reports of military arson attacks in the area.

By RFA Burmese | 2022.08.02



A burned-out bus lies by the side of the road in Tin Tein Yan, Ye-U township, Sagaing region after military forces raided the village. DPY PDF

Junta troops killed five people and detained more than 110 others during a raid on a village school run by Myanmar's shadow National Unity Government (NUG) in

embattled Sagaing region, residents and state media said Tuesday.

News of the Monday raid on the school in Myinmu township's Let Pa Kyin village, located about 100 kilometers (62 miles) west of Mandalay, came amid reports that the military razed more than 500 buildings in four days of arson attacks on the village of Tin Tein Yan in Sagaing's nearby Ye-U township.

A resident of Let Pa Kyin who escaped the raid on Let Pa Kyin told RFA Burmese that more than 50 troops arrived at the village in a convoy of five military helicopters.

"[The helicopters] brought the soldiers in group after group. It took about an hour and a half," said the resident, who spoke on condition of anonymity citing security concerns.

"Some soldiers were dropped around the village and some in the school compound. The children were scared and ran away. Though the older ones escaped, the young ones didn't."

At least 113 civilians were arrested in the raid, including teachers and students, villagers said.

A second resident, who also declined to be named, said the raid began at around 10 a.m. on Monday when classes at the NUG-sponsored school were in session and villagers were engaged in their daily routines.

"If the army had approached the village from the ground, [anti-junta forces] in the area could have given a warning and the villagers would have been able to run and avoid the soldiers. But in the case of an air raid, there is no way to know in advance," he said, adding that those who escaped had only a moment's notice.

"We're at their mercy. We can't say anything [about our status] for sure. The situation is totally unsafe. We can't do anything except worry."

The resident said he could only "pray for the release of those arrested."

Let Pa Kyin village is home to about 250 houses and more than 1,000 residents. Sources said that during the raid, many villagers were forced to flee to nearby areas for safety.

A report in the junta's Myanmar Alin newspaper on Tuesday said that the military was carrying out arrests of anti-junta People's Defense Force (PDF) paramilitaries who had gathered in Let Pa Kyin village.

After a brief clash, it said, the military "seized five bodies," as well as homemade weapons and ammunition from a PDF camp it captured about 500 meters (one-third of a mile) northwest of the village.

A total of 113 people — 49 men and 73 women — were detained in the village and are "being questioned as needed," the report added.

Military forces wreak havoc on villages

Five people were killed and 113 detained when the military raided Let Pa Kyin village, and more than 500 houses and shops burned down in Tin Tein Yan village, residents and junta papers said. Both are not far from Mon Taing Pin, where a military unit massacred 29 villagers in June.



Status unclear

A local PDF member who asked to remain anonymous told RFA that his group had prepared to hold a meeting at a location in Let Pa Kyin village on Monday but was delayed and was therefore able to escape the arrests.

A fighter with the Myinmu Township PDF said the group had yet to confirm the Myanmar Alin report of five dead in the raid.

"I don't know about the death of five PDF members," he said, adding that his group will fight back against military raids targeting Myinmu township "by any means necessary," regardless of whether troops use helicopters or other superior weaponry.

Residents told RFA that junta troops were still stationed in Let Pa Kyin as of Tuesday and that the status of the village remains unclear.

When contacted by RFA, junta Minister of Social Affairs for Sagaing Region Aye Hlaing said he was "unaware" of the reports of the raid on Let Pa Kyin.

A resident of Myinmu township said villagers are less safe than ever as the military ramps up its use of helicopters to conduct raids in the area.

"Look at all the incidents that have taken place. Villages have been burned. They shoot at anything they see from their helicopters and the people are suffering," he said.

"In Let Pa Kyin, two boys who were herding their goats died, as did a woman working at a betel nut farm. Another worker was wounded. They were not PDF fighters. The soldiers are now committing their war crimes from the air as they cannot move freely on the ground [due to the opposition]."

Residents told RFA that Monday's attack followed one on July 27, when troops in four helicopters raided Myinmu's Mu Mandalay village. They said that the military had cut off

internet access to the area amid the raids, forcing more than 5,000 villagers to flee their homes.



More than 500 homes and shops were torched in Tin Tein Yan, Ye-U township, Sagaing region after military forces raided the village. Credit: DPY PDF

Buildings razed

Reports of the raid on Let Pa Kyin came as residents of Sagaing's nearby Ye-U township told RFA that the military had destroyed more than 500 buildings between July 28 and July 31 in arson attacks on the village of Tin Tein Yan, located around 170 kilometers (105 miles) northwest of Mandalay.

The buildings destroyed in the fires included the area's Thegon Gyi Monastery, around 250 shops in the local market — including an office run by the MPT telecom company — 312 homes, five rice mills and two cooking oil plants, they said, while several cars and motorcycles were also burned.

"Altogether, around two-thirds of the village has been razed to the ground — it's like a wasteland," said one resident of Tin Tein Yan, who asked to remain anonymous.

"Some villagers are now cleaning up the mess. They have to make arrangements to build temporary shelters. Apart from those who are cleaning up, the rest of the villagers don't dare return."

Residents said the raids were carried out by a column of nearly 100 soldiers from the No. 701 Light Infantry Battalion, headquartered in Yangon region's Hmawbi township. They said that prior to entering the village on July 27, the troops killed a 43-year-old man at an irrigation ditch located around 6.5 kilometers (4 miles) outside of the township's Zigone village.



Approximately 250 shops in the Tin Tein Yan village market were destroyed. The inset photo shows the market before the attack. Credit: Citizen journalist

RFA was not able to independently confirm the claims by villagers in Tin Tein Yan and the junta had yet to

release any information about military operations in the area on Tuesday.

Tin Tein Yan is one of the area's larger villages, with about 600 houses, a market, a high school, a sub-district clinic and a railway station. The village serves as a hub on the railway line that runs from the seat of Ye-U township to Sagaing's largest city Monywa, located around 90 kilometers (55 miles) southwest via the town of Budalin.

Translated by Khin Maung Nyane. Written in English by Joshua Lipes.

<https://www.rfa.org/english/news/myanmar/school-08022022182516.html>

Resistance Fighters Seized in Myanmar Junta Safe House Raid

By THE IRRAWADDY | 2 August 2022

Myanmar junta troops raided a resistance safe house and detained around 10 fighters in Aungmyaythazan Township, Mandalay, on Monday.

The Myanmar Return Ranger Force (MRRF) leader and members of other groups were seized, according to revolutionary sources.

Bo Phoenix, a leader of a Mandalay group, said: “Their phones were seized and the regime has taken control of their apps. We alerted those who had contact with them. I think the house was raided because the regime noticed that only men were living there.”

The MRRF and two other groups have attacked the military-owned Myawaddy Bank, Kanbawza Bank, which is owned by pro-junta crony U Aung Ko Win, administrative offices, and other junta-linked targets since April in Mandalay.

The identities of the detainees, their organizations and where they were taken are unknown, said resistance groups.

On Monday, junta soldiers detained a young man from a filling station in Mandalay. They later sent him back to the filling station, saying that they arrested the wrong person and detained one of his colleagues.

In early July, resistance fighters from DRM Rangers Mandalay were arrested during a raid on a safe house. The regime has stepped up security checks and arrests of young people since early July, according to residents and resistance groups. More than 80 resistance fighters and civilians have been detained so far.

“The regime is targeting protest leaders and urban resistance fighters. But it has also detained those who have nothing to do with the revolution who are prosecuted with trumped-up charges,” said Bo Phoenix.

Junta soldiers, police and armed men in civilian clothes are carrying out security checks on roads, using private cars and vehicles from charities and monasteries.

The regime has also been checking houses for overnight guests as it hunts for protest leaders and resistance fighters. Troops surround areas before knocking on doors to prevent suspects escaping, said resistance fighters.

“Arrests have significantly increased. Some resistance fighters have been arrested without their comrades’ knowledge. Searching houses for overnight guests has also increased,” said a Mandalay People’s Rescue member.

A man was detained in Maha Aungmyay Township on July 27 and raids followed that day and his comrades were detained. The following day, five people, including three members of a family, were detained. The same day, witnesses saw a young man pointing out houses at gunpoint.

Bo Ye Kaung from Shwebo People's Defense Force said: "Soldiers shoot to kill us in raids although they could capture us alive. Some die in interrogation. Some are held in solitary confinement."

On July 29, U Aung Naing Soe, the National League for Democracy chairman for Nyaungbintha village in Patheingyi Township, was detained by five police officers and his whereabouts are unknown.

Some resistance groups, including DRM Rangers, have suspended operations, while others have left Mandalay.

"The regime has been combing Mandalay for us. We barely receive intelligence from the public so it is difficult to continue our operations in Mandalay and we have to move our base," said Bo Naung Lay from the Black Death group.

He said the group told people to avoid going near junta soldiers and regime-linked buildings and not to alert the regime if they find something suspicious. He said they have aborted missions because civilians show up at the wrong time.

Junta boss Min Aung Hlaing said in his speech on Monday that 4,026 attacks targeting junta-linked targets had taken place in Sagaing since the coup, 2,442 in Yangon, 2,194 in Mandalay and 1,359 in Magwe.

According to the Assistance Association for Political Prisoners, 11,820 people had been detained by July 29 since last year's coup and 1,364 of them have been given prison sentences. An estimated 119 have been given death sentences, 42 of whom in absentia.

<https://www.irrawaddy.com/news/burma/resistance-fighters-seized-in-myanmar-junta-safe-house-raid.html>

Father and daughter killed by Myanmar army shelling

The two victims were in a camp for displaced villagers at the time of the incident; three others were injured

[Esther J](#) | Published on Aug 2, 2022



A displaced villager watches over the body of Margaret, a 13-year-old girl killed by a Myanmar army shell on July 31 (Supplied)

A Myanmar army shell fired at a camp for displaced villagers killed a 13-year-old girl and her father in Karenni (Kayah) State's Demoso Township on Sunday, according to

resistance sources.

The girl, identified only as Margaret, died instantly when a piece of shrapnel from the 120mm shell hit her in the head, said a spokesperson for the Demoso People's Defence Force (PDF).

Margaret's father, who suffered similar injuries, died the next day, he added. Her 17-year-old brother and her uncle were also injured in the explosion, but are both in stable condition.

"All four of them lived in the same house. The shell fell while they were chatting together," the spokesperson said, adding that another piece of shrapnel landed some 800m away, slightly injuring a nine-year-old boy who also lives in the camp.

"There was no fighting going on at the time, so it's safe to assume that they were targeting the camp," he told Myanmar Now on Monday.

It was unclear which unit of the Myanmar military was responsible for the incident. Both Infantry Battalion 102, based in Demoso, and Light Infantry Battalion 428, based in Hpruso, have fired heavy artillery in the area in the past, he said.

There are also junta troops stationed in at least seven wards and villages in and around the towns of Demoso and Nan Mei Khon, he added.

According to the Progressive Karenni People's Force (PKPF), a local youth organisation, a total of 255 civilians have been killed by junta forces in Karenni State and southern Shan State's Pekhon Township since last year's coup.

At least 38 of these victims were people displaced by the conflict, the PKPF said.

<https://www.myanmar-now.org/en/news/father-and-daughter-killed-by-myanmar-army-shelling>

Youths Accused Of Killing Southern Shan State Leader

By **SHAN** - August 2, 2022

The Burma Army (BA) has arrested ten youths accused of killing a local leader in Nyaung Shwe, southern Shan State.



Nyaung Shwe Township

A youth requesting anonymity told SHAN that the army arrested the youths after Mingalar ward administer Thaw Tar was shot dead.

"It's better if the local youths hide in a safe place," said the youth, who's himself in hiding. He said he didn't know the accused but had heard that they'd been taken to Tawng Lay Lon prison following the killing of Thaw Tar on the morning of 21 July.

“Some parents have tried to visit their son,” the youth said.

None of the armed groups have taken responsibility for the killing of the administrator.

In early July, the urban guerrilla group ‘Assassin For Justice’ released plans for a “mission” in Nyaung Shwe Township and warned locals to be careful when travelling.

<https://english.shannews.org/archives/25240>

Over 1,400 Myanmar Troops, 150 Resistance Fighters Killed in Kayah Since Coup

By THE IRRAWADDY | 2 August 2022

More than 1,400 Myanmar junta soldiers and almost 150 resistance fighters were killed during clashes in Kayah State over the past 14 months since last year’s military coup.

Armed resistance against military rule in the state began in late May last year while regime forces were conducting lethal crackdowns on peaceful anti-regime demonstrations across the country.

Since then, intense firefights, heavy air strikes and bombardments have been reported in the state nearly every day.

Currently, the Karenni Nationalities Defense Forces (KNDF); the Karenni Army—which is the armed wing of the Karenni National Progressive Party—and many People’s Defense Force groups are fighting against regime forces in the state and in neighboring townships in southern Shan State.

The Progressive Karenni People Force (PKPF), an ethnic rights group that documents human rights violations and incidents in the state, said on Monday that 1,451 regime troops and 147 resistance fighters were killed in a total of 393 clashes through July 31. During the clashes, the junta conducted 157 air strikes on both resistance forces and civilian areas.

The PKPF said 255 civilians were killed during the incidents along with 38 internally displaced persons. Meanwhile, 260 civilians have been detained by regime forces.



Military weapons, ammunition and equipment seized by resistance forces during a raid on regime forces in Hpruso Township, Kayah State in June / KNDF

A total of 1,133 houses and 23 religious buildings were also destroyed in regime forces’ indiscriminate attacks and arson attacks.

As of May 31, 153,600 people out of an estimated total population of 300,000 in Kayah State had been

forced to flee their homes due to the conflict, according to the Institute for Strategy and Policy Myanmar, a think tank.

The resistance group KNDF said on Monday that a total of 48 clashes with regime forces broke out in the state in July alone, killing 88 junta soldiers and two resistance members. In the shootouts, the military regime conducted 21 air strikes against resistance forces.

Regime forces also looted 60 million kyats (US\$32,500) in cash and stole a civilian vehicle while torching a house, two vehicles and three motorbikes.

During the clashes, resistance forces managed to seize 21 military weapons and some ammunition, the KNDF claimed.

The Myanmar junta faces increasingly intense attacks and ambushes from PDFs and ethnic armed organizations across the country nearly every day.

<https://www.irrawaddy.com/news/burma/over-1400-myanmar-troops-150-resistance-fighters-killed-in-kayah-since-coup.html>

Kawthoolei Army: How a broken system and a disrespect for the rules of law in the KNU gave birth to another armed group in Karen State

On July 17, Karen community worldwide- both inside and outside the Karen State- was awoken to the bad news that Gen. Ner Dah Mya, the former head of the Karen National Defense Organization has formed his own militia, the Kawthoolei Army.

Karen News | 2 August 2022

By Saw Greh Moo*



Gen. Ner Dah Mya was sacked last year by the Karen National Union over the alleged killing of 25 suspected Burmese military spies in one of his KNDO-controlled areas in southern Karen state. Gen. Ner Dah Mya has vowed to fight the military regime independent of the Karen National Union. The announcement brought a swift response and rejection from the KNU and its

military, the Karen National Liberation Army. Within days Gen. Ner Dah was kicked out of the KNU. Within the wider Karen community there have been mixed reactions to Gen. Ner Dah Mya's sacking. Many Karen people, especially supporters of the former KNDO's chief, have expressed support for him and his Kawthoolei Army as a way to break free from KNU's control and pursue his own course of actions to fight the Burmese military regime. But for many others, the formation of a new Karen armed group, independent of the KNU, has brought disappointment and concerns that the Karen struggle- politically and militarily – will be further divided and weakened at a time when Karen people need unity to fight and defeat the new military regime, at least in Karen territory.

Who is responsible for the formation of a Kawthoolei Army?

Currently, there are divided opinions on both sides of the debate as to who is responsible and who is to blame for the formation of the new armed group? Was it KNU leaders or Gen.

Ner Dah himself? Regardless of which side you are on, there is no right answer, because both sides are responsible for bringing about this division within the KNU and Karen community. First, it is important to look at the origins of this internal conflict. As guardian and mother organization of the Karen people and Karen political movement, the KNU has supreme power over its military wings – the Karen National Defense Organization and Karen National Liberation Army.

Anything that breaks its laws within its jurisdictions must be investigated, and if people are found guilty, they must be held accountable and punished according to the laws. But from the very beginning, the KNU did not manage the investigation into the alleged killings of the 25 suspected Burma military correctly. It was reported the KNU's leaders only started the investigation after they were informed and pressured by the Burmese military government about the alleged killings. As a result, many viewed this as a way for some leaders in the KNU – especially the pro-National Ceasefire Agreement faction – to maintain good relations with the military regime, despite of its coup.

Second, the KNU never made public the outcomes of its investigation – particularly the status of the 25 people killed. Many questions were left unanswered. Were they civilians as the military regime claimed or were they military personnel as the KNDO argued? If they were truly civilians then it was justifiable to hold someone accountable for the killings. But if they were military spies as claimed by the KNDO, then their deaths will be up for debate.

Third, it is premature and unwise to sack a general in time of war, especially a war against a brutal regime that has no respect for the lives of its people. The regime has killed thousands of its people brutally and has terrorized Karen community and villages with indiscriminate airstrikes that resulted in many deaths and large displacement in Karen state.

For many Karen people, it's hard to sympathize with the 25 suspected military spies, allegedly killed by KNDO's troops when your own people are suffering.

It's harder to win an argument if you are seen as associates of the military regime responsible. This is now the reality for some of the KNU pro-NCA faction. For many Karen people, their pro-NCA stance does not qualify them to remove Gen. Ner Dah from his position – this is like a drunken father beating his unruly son for being drunk.

Despite the shortcomings of the KNU and how it has poorly handled the killings of the 25 suspected military spies, Gen. Ner Dah himself is not blameless. As a subordinate to the civilian leadership, he should respect and at least cooperate with the KNU's investigation team to clear himself of any wrongdoing. By cooperating, he will also set a good example for other military officers in the KNDO and KNLA to follow rules and obey the civilian leadership – no matter how inconvenient – and not to take things into their own hands. Otherwise, if all the military leaders in the KNLA and KNDO take matters in their own hands and do what they want, it reduces the KNU and Karen struggle as meaningless. According to credible sources inside and outside the KNU, Gen. Ner Dah repeatedly refused and was unwilling to meet and cooperate with the investigation team by claiming that he had done nothing wrong or it was not safe for him to meet. This has not only angered the KNU leaders, but

also upset some top KNLA officers who are not necessarily pro-NCA but have little tolerance for Gen. Ner Dah's disrespect and insubordination.

Had Gen. Ner Dah cooperated with the investigation team and showed some respect to KNU and KNLA leadership, the matter could have been resolved satisfactorily and his removal from the KNDO top position would have been avoided. He did not order or have a direct role in the killings of those suspected spies, but as a leader he should try to resolve the case wisely. And by refusing to cooperate with the investigation team and his superiors, Gen. Ner Dah may have also played into the hands of some pro-NCA leaders who are eager to remove him from his position. Due to their uncompromising stance, both sides ended up further apart, with the removal of Gen. Ner Dah from his position. As the chief of the KNDO, under investigation, Gen. Ner Dah should have refrained from speaking to media and news groups during the investigation in order to avoid complicating the matter. He should have referred all matters to a designated KNDO's spokesperson or the investigation team to answer any questions related to the case. However, reckless as he is, he and his subordinates were all over the media and news groups, each giving out conflicting information about the event. In any situation like this, so as not to complicate the matter and be trapped, the last thing you want to do is talk to the media on your own. But Gen. Ner Dah has handled that poorly by talking to media that did not necessarily have his best interests. Once the media and human rights groups began to pay attention to the case, the KNU was left with no choice, but to take the matter seriously.

How a broken system and a disregard for the rules of law within the wider KNU's political structure contributed to this latest crisis?

The formation of the Kawthoolei Army is just one of many examples in the KNU's history where respect for the rules of law and common interests are often avoided by individual and factional interests within the organization. Gen. Ner Dah is not the first person to form his own armed group as a result of disagreement with the KNU. Throughout KNU's history, military leaders and some powerful commanders often broke away from the KNU when their wishes and interests were not met. In 1995, several Buddhist high ranking military officers in the KNLA split from the KNU and formed the Democratic Karen Buddhist Army to pursue its own course of actions as a result of perceived discrimination against Karen Buddhist soldiers who made up the major of KNLA's rank and file soldiers. In 1997, Col. Thumu Hei, then a battalion commander of KNU's Brigade 6th, also broke away from the KNU and struck a deal with the previous military regime under State Peace and Development Council after a slight disagreement with the commander of the then Brigade 6. The last most high profile split before Kawthoolei Army was the KNU/KNLA Peace Council led by Gen. Htay Maung, who was then commander of the KNU's Brigade 7th, in 2007. Against the advice of his KNU's colleagues, the then KNU's chairman Gen. Bo Mya initiated talks with the SPDC in order to find a peaceful solution to the long running conflict between the central government and the KNU. However, the talks did not last long and after Gen. Khin Nyut, who was then a prime minister and an architect of the SPDC's peace process, was arrested and imprisoned by the then military dictator and supremo Gen. Than Shwe. After Gen. Khin Nyut's arrest, it was clear that SPDC was not interested in real peace and a

general understanding within the KNU was the peace talk should be discontinued. By then, Gen. Bo Mya's health was already deteriorating and he was not in a position to focus on continuing the peace talk with SPDC. However, his protégé Gen. Htay Maung, wanted to continue peace talk against the wish and decision of the other top KNU's leaders, including the popular and much respected former KNU's General Secretary Padoh Mahn Sha. As divisions between the two factions were widening, meetings and discussion were held to find a compromise and prevent the split. Despite promising to obey the KNU's leadership and to stop talking to SPDC, Gen. Htay Maung, encouraged by his inner circle, that included his son-in-law, Pastor Timothy and to some extent Gen. Ner Dah, continued to unilaterally pursue peace talks with the military government against the wishes of all the KNU leaders. Eventually, KNU had no choice, but to remove Gen. Htay Maung from his position, which led to him splinting from the KNU and forming his own army, the KNU/KNLA Peace Council.

In 2011, Gen. Mutu Say Poe, the chief of the KNLA and current KNU's chairman, also disregarded KNU policy and decision by signing a state-level ceasefire agreement with the SPDC without the approval of the KNU. He was initially fired from his post but was later reinstated at the urging of Gen. Johnny, then commander of the KNLA Brigade 7th. In summary, the current conflict is another example of rules of laws and common interests being disregarded by another general in the KNU when their interests and wishes are not met.

Is There Justification for a Kawthoolei Army?

Was Gen. Ner Dah justified in forming his Kawthoolei Army independent of the KNU's control? Did he form his army because he lost his position or because he is truly committed to fighting the military regime? Again, this depends on whose side you are on. Many Karen people, especially Gen. Ner Dah supporters – the majority of who are remote and overseas – believe he had valid reasons to form his own army and fight for the Karen people.

On the surface, it does look like Gen. Ner Dah was being pushed around and unjustly punished by the current KNU's leaders, especially the pro-NCA faction. To some extent this is true. Even many of his critics think his removal was ill-advised, and not justifiable, especially in a time like this where KNU should focus on the threat of the military regime.

Gen. Ner Dah Mya said he needed to form his own army in order to fight the military regime and free himself from KNU's stifling bureaucracy and control, especially since the KNU is still hampered by the NCA. If this is truly the case, he has very legitimate reasons to do so and he deserves our support, because we all want to see the swift fall of the new military regime, and any group that fights the regime should be commended. For many people, he is the kind of strong, brash and brave leader that we need to fight the Burma Army and lead the next generation of Karen revolutionaries and Karen armed movement. He is educated, strong, and is well-known in the Karen community due to his father's legacy in the KNU. But to his critics and many of his military colleagues within the KNDO and KNLA, Gen. Ner Dah Mya's rhetoric rarely adds up to his actions. To them, he is a loudmouth, an undisciplined, and a publicity loving general who has little meaningful military skill and fighting experience

and who only rose through his rank due to his family's background. For them, he is more a talker than a doer.

Not many Karen generals are as well-known and high-profile today as Gen. Ner Dah in the Karen community days, thanks partly to his family background and father's legacy in the KNU. He is accessible, young, educated, English-speaking, energetic, engaging and has a good network and connections with many foreign friends who are sympathetic to the Karen cause. Many Karen people, especially in the diaspora's community, love him and look up to him as one of their brave leaders to lead the future KNU and the Karen struggle together with Gen Baw Kyaw Heh. They love his rhetoric and admire his stance against the military regime. As a result, it's not unexpected that he can attract followers. But as the saying goes, actions speak louder than words. To many of his critics, Gen. Ner Dah has been speaking out against the NCA and KNU leadership for the past 10 years, but has offered little and no alternative vision for the future of the Karen struggle. He never laid out any vision and concrete plan that's drastically different from the current KNU's leadership or how he would organize the struggle, fight the military regime, and unite the Karen people. While he continued to criticize KNU leaders for being corrupt and in it for their self-interest, his late younger brother, Gen. Tay Lay of the KNU/KNLA PC, continued to cozy up to the military and struck lucrative business deals until he passed away suspiciously last year after a business trip to northern Burma. Gen. Ner Dah talked about Kawthoolei independence, but at the same time said his group will work with the NUG to guide his group's political strategy because he is only interested in fighting the military regime. Since armed conflict resumed in Karen state last year following the military coup, it was a good opportunity for Gen. Ner Dah seized the moment and launched attacks against the Burma Army in Karen state. Instead, the first few major attacks on the military regime's troops and outposts in Karen state last year were launched by troops not under Gen. Ner Dah, but under Gen. Baw Kyaw Heh in KNU's Brigade 5t, followed by KNU's Brigade 1. And when fighting broke out in Brigade 6 area, where Gen. Ner Dah and his troops are based, the attacks were launched by troops under the command of KNLA's Battalion 18 and 27, and not by Gen. Ne Dah's KNDO. Until now, KNLA is still the major fighting force that bears the brunt of the fighting. In fact, there is no known restriction imposed by the KNU on any of its military wings not to fight the SAC's troops, although some individual brigades, such as Brigade 4 and 7, are not willing to launch attacks on the Burma Army. If Gen. Ner Dah really wants to fight the military regime, he can certainly do so without the need to form a Kawthoolei Army. He can organize KNDO troops under his command and launch operations against the Burma Army across KNU's Brigade 6 where he is based. Or he can take his troops to the adjacent KNU's Brigade 4 or 7 to initiate operations against the regime's troops there, since leaders in those two Brigades are not willing to start the fight. But the question is why didn't he do it? To some of his critics, he and troops under his direct control are more interested in engaging in rhetoric and being on social media than engaging in any real fight against the military. Aside from the Lion Column led by captain Eh Say Wah's, most of Gen. Ner Dah's troops under his direct command are all talk but no show. As a result, his critics think Gen. Ner Dah's actions did not really stack up against his rhetoric. As one KNLA's junior officer in Brigade 6 pointed out: "I have lost the most soldiers since fighting resumed in Karen state and some people out

there still think Gen. Ner Dah is the only person fighting. What a joke.” According to sources within the KNLA, the name Kawthoolei Army was never Gen. Ner Dah’s original idea. At a KNLA meeting last month where all military brigade representatives attended – including Gen. Ner Dah – the name Kawthoolei Army was discussed and agreement was already made to have KNLA and KNDO transformed to Kawthoolei Army. However, upon returning to his base, without any discussion with other KNLA leaders or even Gen. Baw Kyaw Heh, Gen. Ner Dah unilaterally announced that he was forming the Kawthoolei Army and named himself as the chief. In doing so, he hijacked the KNLA’s plan and idea by using the name Kawthoolei Army that KNLA and KNOD were already planning to use. Everyone is now waiting eagerly to see what Gen. Baw Kyaw Heh- vice chief of the KNAL – has to say about the Kawthoole Army. Nobody knows exactly where he stands on this issue since he hasn’t said anything. On social media, Gen. Ner Dah’s followers have been spreading fake news and false information that Gen. Baw Kyaw Heh supports and approves of the Kawthoolei Army. But since KNLA’s statement has already come out and rejected the formation of Kawthoolei Army, anyone with a good brain should know better where he stands.

Gen. Ner Dah is an integral part of the future Karen political struggle

The stakes are high for the Karen people right now – KNU’s leaders and Gen. Ner Dah both know this. Unless they can find a compromise and resolve this peacefully, nobody is going to win – Gen. Min Aung Hlaing will certainly be cheering for a split. Despite his shortcomings and weakness, Gen. Ner Dah is still an important figure that we need. He may not have the quality and experience that other Karen military leaders have, but he does have many qualities and skills that other Karen military leaders are solely lacking. He is popular and respected by many Karen people – both young and old, and especially in the diaspora Karen community. He is strong, modern, energetic, accessible, and to some extent charismatic – qualities we need and not many that current KNU and KNLA’s leaders possess. He may not have the wisdom other leaders have, but he does have the education, stature, network, and connection that not many Karen leaders have. He and his family have invested their life in the Karen revolution, and he is the only one standing in the family to continue carrying the torch of his father’s legacy. He cannot and should not be pushed aside easily. On the other hand, educated as he is, Gen. Ner Dah should learn the art of patience, cooperation, compromise, respect to his colleagues and leaders, and skillfully build up his base within the system. He may be popular and respected by many people outside, but he needs help and support internally. He needs to look to Gen. Baw Kyaw Heh and other likeminded leaders for guidance and support instead of alienating them. Unless he can work with people inside the KNU and KNLA, whether he likes it or not, he will not be able to change things and influence the direction and future of the KNU and Karen political movement. He should surround himself more with people who not only flatter him, but also point out his weakness and give him good advice. As a leader, he should not only focus on people directly under his control, but he should reach out and seek advice from other senior civilian and military leaders in every brigade and care for the well-being of every soldier near and afar. He has the potential to be a future great leader to carry the torch of his father’s legacy and lead the next generation of the Karen revolutionaries. But unless he can learn to work with his colleagues and leaders- no matter how unpleasant this might be – it will be hard for him to

change anything significant. He may be able to form a Kawthoolei Army, but he knows very well that this will not take him anywhere, and just like many other leaders of Karen splinter armed groups before him, he will eventually disappear into oblivion and not be remembered as a great leader.

Meanwhile, major changes also need to happen within the KNU. We cannot continue with the status quo and continue hoping for a different outcome. Our people have been divided for too long and we need to find a solution quickly, and that solution should start with changes within the KNU. What is the point of maintaining ties – either official or unofficial – with the military regime if we reject the coup? And what is the point of holding on to the NCA if there is no more democratic and civilian government in the country? The NCA was signed to promote and support peace and the democratic process in the country, but the military disregarded all of that. The military regime has not only killed any chance of peace, but has also murdered thousands of its own people – inside and outside Karen state – brutally and mercilessly. There is no reason in holding on to a failed and false peace agreement. Let's shred that paper, rebuild our unity and spirits, and rebuild the future of Kawthoolei.

We need new blood, a new vision and new leaders to lead and guide us now. And more importantly, let's promote and strengthen respect for the rules of law – young and old – because our current problem is deeply rooted in a culture that disregards the rules of law and respect for mutual interests.

Saw Greh Moo is a Karen community activist and a contributor to Karen News. He can be reached at grehmoo@hotmail.com

<https://karennews.org/2022/08/kawthoolei-army-how-a-broken-system-and-a-disrespect-for-the-rules-of-law-in-the-knu-gave-birth-to-another-armed-group-in-karen-state/>

RCSS Leaders Meet In Loi Tai Leng

By Network Media Group | Tuesday, August 2, 2022



Restoration Council of Shan State (RCSS) announced after its biannual meeting at the Loi Tai Leng headquarters to hold more dialogue to restore peace and build a federal democratic union but didn't provide specifics about how to achieve this.

Many people criticised RCSS leader Gen Yward Serk for his meeting with Snr-Gen Min Aung Hlaing, head of the regime-appointed State Administration Council

in Naypyitaw in May.

According to Lt-Gen Ohm Khur, the RCSS spokesperson, the two leaders talked about regional development, peace and confidence building, but not about the current political crisis.

During RCSS's biannual, the department heads evaluated the last six months, political and military issues were discussed and a work plan was drawn up.

The four-day meeting was attended by 237 representatives from advisory board, central executive committee, central leading committee and central committee.

NMG was unable to reach anyone at the time of going to press.

<https://www.nmg-news.net/2022/08/02/20322>

Myanmar's Unfulfilled Irenic Dream

By DAVID I. STEINBERG | 2 August 2022

The beautiful dream of unified peace in Myanmar has always been phantasmagoric. Since independence in 1948, the country has never been at peace. Political and ethnic rivalries have destroyed the modicum of communal trust that might once have existed. Personal or institutional enmities have morphed into antagonisms so profound and complex that they defy solutions within this generation. Military-civilian hatred, complicated by the 1 February 2021 coup, has erupted in a virtual civil war, or perhaps multiple civil wars. Atrocities and recent executions exacerbate bitterness. Ethnic minorities, badly split among diverse groups as to the type of federalism or autonomy that might be acceptable, distrust each other. Often such populations physically overlap, complicating resolution. The majority Bamar ethnic group of whatever government has denied effective authority to the periphery. And now, religious discrimination and politicization have compounded the myriad issues facing any government.

Surely, the Myanmar military has made an already difficult situation far more dire, its arrogance and antagonisms more profound. Its leadership is of one ethnicity, one religion, and one self-defined set of self-accommodating rules of governance. Power is concentrated: in the barrel of a gun but also in the highly personalized leadership of that institution. History is being rewritten to justify its role, and the censorship that so plagued the state for many years has been reintroduced. The deaths and violence of the present, with the military responsible for its instigation, is now nationally virtually ubiquitous, haunting the memories of those present, and in the subsequent generation making trust even more elusive. Solutions are virtually impossible for many years. Urban guerilla warfare results in assassinations, murders, score-settling, fears, and recriminations. The concept of peaceful resistance to military brutality is over. It may never have been an efficient response, but the present mutual, if unbalanced, violence multiplies tensions and lessens amelioration.

All governments, whether civilian, military or mixed, have called for peace and held formal or informal talks to resolve issues. Despite official media responses from a variety of diverse government sources, real negotiations have never taken place. A cease-fire here or there

has been ephemeral, usually verbal. Compromise on essential issues, such as the extent of political power and the distribution of resources to the periphery, has been lacking. Local armed forces or militia have now proliferated, creating fragmented authority and questioned legitimacy. The charade of National Day on 12 February, the anniversary of the 1947 Panglong conference that allowed the formation of an independent Burma, is simply song and dance without substance. The quintessential holiday for the military is now not Independence Day on January 4, but Armed Forces Day on March 27.

The military, perhaps inadvertently, has limited its own options. It has encased itself in a political, ideological, and economic bubble. It protects its leadership from both national and international intellectual and informational pollution, creating its own schools, medical facilities, and economic enterprises to be as independent as possible from the civilian society it strives to control. There is a self-perpetuating orthodoxy of military-speak even by people who are fully cognizant of the outside world and who recognize the depths to which Myanmar has sunk. Public dissent among its leadership is not evident.

The benign image of Buddhism has been contaminated. The military has attacked the elements of the sangha it fears, and, with the connivance of strong leadership elements within, used it to further its control and made it an element of political power. Every government since independence has used Buddhism to enhance its political legitimacy, but the military's contemporary campaign directly links it to a partisan political base and exacerbates conflict with Muslim and Christian groups — and thus minorities. There does not seem anyone of sufficient stature within the sangha hierarchy whose reputation transcends these secular affiliations.

The West, perhaps Americans more than most, erroneously like to believe there are answers to all problems. Myanmar, alas, defies their aspirations, for neither internally will they be easily resolved, nor externally will they be positively affected. Sanctions here, international pariah status there, assuage foreign morality rather than threaten internal power. Whatever the results of the present conflicts, whatever element emerges with titular authority, the issues will not disappear. Neither present military nor civilian leadership has indicated a capacity to generate a minimum of trust sufficient to govern effectively. An army-controlled state, either unilaterally or through manipulated elections, might command under duress but would be anathema. A government under any civilian leadership now evident could not resolve the fissures. And an effectively balkanized state with diverse ethnic entities would foster regional manipulation and insecurity.

Various formal or informal governments have picked up diverse bureaucratic burdens, often in conflict with each other. The opposition National Unity Government, the junta's State Administrative Council, the Arakan Army, the Wa, and others vie for bureaucratic control and a funding/tax base within their regions. Administrative chaos results: the people suffer.

Now, "Peace in our time" as in 1938, is more than unlikely: a slogan rather than a plan. A need for hope sustains a beleaguered population, but a constant call for hope defies reality. Would that it were possible to offer it, but illusions destroy policy. A new generation

of resilient Burmese of all ethnicities needs to arise to sterilize the cancerous growth of hatred and distrust, and who see a future in unified civility. Only they can accomplish this.

So much for soothsayers who, according to Dante, go to a very low circle of hell, where I am sure to be joined by many of those alluded to above. The prospects, alas, for the present are dim indeed.


David I. Steinberg is distinguished professor of Asian studies emeritus, Georgetown University

<https://www.irrawaddy.com/opinion/guest-column/myanmars-unfulfilled-irenic-dream.html>

New report highlights Myanmar junta's 'vile and brutal' torture of prisoners

The report, by Amnesty International, highlights the regime's systematic use of torture to crush resistance to its rule

[Myanmar Now](#) | Published on Aug 2, 2022



A drawing by a Myanmar artist inspired by documentation in Amnesty International's report "15 Days Felt Like 15 Years"

Myanmar's junta has used "vile and brutal" tactics on detainees as part of its overall strategy to crush the country's resistance movement, according to human rights group Amnesty International in a new report released on Tuesday.

The 19-page [report](#), titled "15 Days Felt Like 15 Years," is based on the group's interviews with 15 people, including eight survivors of the military's torture, and other research carried out in March.

In the report, Amnesty said that it found evidence of multiple human rights abuses, including violations of the right to freedom from torture or cruel, inhuman or degrading treatment, among the 10 incidents it examined.

The group also said that the military authorities "flout the law at every stage of the arrest and detention process"—from making arbitrary arrests to forcing confessions through torture or by threatening reprisals against relatives.

"Myanmar has stooped to unimaginable new lows in its vile and brutal treatment of detainees as part of an overall strategy intended to break their spirits and compel people to give up any resistance to the military coup last year," Agnes Callamard, Amnesty's secretary general, said in a [press release](#) for the report.

The report details some of the ways detainees are physically assaulted while undergoing interrogation, including beatings, electrical shocks, and having their genitals tasered. It also deals with the extreme mental pressures that prisoners face in regime custody.

“Detainees allege they were psychologically tortured with death and rape threats to force confessions or extract information about anti-coup activities,” the report said.

Interrogators also used humiliation to try to break their victims. One trans woman said that she was routinely mocked and sexually assaulted as part of her ordeal.

“During the interrogation, whenever I used feminine pronouns for myself, they said you are gay, so you must like this and exposed their male genitals in front of me,” she was quoted as saying in the report.

“[Her captors] also looked at messages with her doctor and asked if she had had a sex-change operation. They then took off her clothes, looked at her naked body and mocked her,” the report said.

In its report, Amnesty urged the junta to facilitate visits by the UN special envoy on Myanmar and its special rapporteur on human rights in the country, ensuring that they have access to all detention centres, including unofficial ones.

It also recommended that the shadow National Unity Government continue its efforts to seek justice and hold the junta accountable for its crimes under international law.

Foreign governments were also called on to exercise universal and other possible forms of jurisdiction to investigate and prosecute suspects involved in those crimes.

“The dire human rights situation in Myanmar is the direct result of a broader failure by the international community to hold the Myanmar military to account for its past crimes,” said Amnesty International.

<https://www.myanmar-now.org/en/news/new-report-highlights-myanmar-juntas-vile-and-brutal-torture-of-prisoners>

Who are Executed Hlaing Tharyar Activists?

By THE IRRAWADDY | 2 August 2022

Daw Myint Myint San has been weeping tears of sadness and bitterness. Her son Ko Aung Thura Zaw was executed by the military regime in late July along with three other anti-coup activists. Now his mother feels an unbearable pain in her heart whenever the thought comes into her mind that she will never see her eldest son again.

Ko Aung Thura Zaw was not a politician, and neither was he a criminal or a terrorist as the junta has alleged. He ran a steel workshop in Yangon’s Hlaing Tharyar Township and was just an ordinary family man who felt the call of duty to join the Spring Revolution.

“He was a helpful man and tolerant of anyone. He properly supported the family and was the eldest son on whom I relied. So I am overcome with inconsolable grief,” said Daw Myint Myint San.

Her son was just 27 when he was hanged at Yangon’s Insein Prison. When he was arrested in March 2021, his wife was two months pregnant. Ko Aung Thura would never see his child.

The regime refused to return his body and did not even let his mother see him for the last time. “When I asked them [prison authorities] to allow me to see his body, they told me that the funeral happened immediately after the execution,” said Daw Myint Myint San.

Nor did the junta reveal exactly when Ko Aung Thura Zaw was hanged. His relatives were told that the executions were carried out on either July 23 or 24, meaning that the family were unsure when to perform the traditional Buddhist funeral rites, which should be held on the seventh day after death.

Ko Hla Myo Aung, another of the executed activists, was also from Hlaing Tharyar Township. Like Ko Aung Thura Zaw, he was also portrayed by the regime as a murderer, robber and terrorist.

Some 26 people were arrested and tried at a military tribunal for killing an alleged military informant in Hlaing Tharyar in March last year. Only two of them — Ko Aung Thura Zaw and Ko Hla Myo Aung — were sentenced to death on April 12 last year. But as it had been over three decades since the last execution in Myanmar, people assumed that the two would not be hanged.

But on July 25, junta-controlled newspapers announced that the two men had been executed along with veteran pro-democracy activist Ko Jimmy and former National League for Democracy (NLD) lawmaker Ko Phyo Zeya Thaw.

Family members were denied access to Ko Hla Myo Aung’s body. Nor were any of his relatives able to see him before his execution. His wife is serving a three year sentence for incitement in Kyaikmaraw Prison in southern Myanmar’s Mon State and, alone out of the four condemned men, Ko Hla Myo Aung didn’t get to see his family before he was executed.

His father-in-law heard the news of the other men on death row being allowed to see their relatives and was waiting for a call to see Ko Hla Myo Aung, only to learn two days later that he had been hanged.

As devoted NLD supporters, Ko Hla Myo Aung and his wife drove most days from their home in Hlaing Tharyar to join anti-coup protests in Hledan and Myaynigone.

The couple went into hiding after their names became known to the junta. Then, the regime held Ko Hla Myo Aung’s parents-in-law and a teenage nephew hostage at Hlaing Tharyar police station for almost a month before the couple were arrested.

In April, the family met in the cells at Hlaing Tharyar police station. It was to be their last meeting.

In Yangon, Hlaing Tharyar is known as an industrial suburb that is home to squatters and factory workers, low-income families who struggle daily to make ends meet and have no time to keep up with political affairs.

But when the Myanmar military seized power in a coup on February 1, 2021, the residents of Hlaing Tharyar came out onto the streets to show their opposition to the military takeover.

As anti-coup demonstrations gathered momentum in Hlaing Tharyar, the military sent several truckloads of soldiers to crush the protests there on March 14. On that bloody Sunday, at least 22 people were killed by the military in a brutal crackdown. It is believed that the real number of those killed is higher, as the regime disposed of some bodies and some funerals were held quietly due to pressure from the junta.

On March 15, the regime declared martial law in Hlaing Tharyar and began to arrest residents on various charges. Ko Aung Thura Zaw and Ko Hla Myo Aung were among the people arbitrarily detained.

Ko Hla Myo Aung, a short and plump man with a round face, was affectionately nicknamed 'big pig' by his neighbors. The 41-year-old was known as a kind man who actively engaged in social welfare and charitable works in his community.

Before the coup, he lived a normal, simple life running a roadside eatery in Hlaing Tharyar.

Most residents of Hlaing Tharyar are migrants from other parts of Myanmar, especially Ayeyarwady Region. Ko Aung Thura Zaw was one of them. He left his native Bogale Township in Ayeyarwady to work in Yangon after he failed the matriculation examination. He settled in Hlaing Tharyar and his mother and two siblings later moved there to live with him.

"His death is a big loss for our family. But I take great pride in it and I respect him," said his mother.

<https://www.irrawaddy.com/news/burma/myanmar-pipeline-leak-disrupts-gas-delivery-to-thailand-2.html>

Myanmar Military's Proxy Party Involved in Pro-Execution Rallies

By THE IRRAWADDY | 2 August 2022

The Myanmar junta's proxy Union Solidarity and Development Party (USDP) was involved in organizing pro-execution rallies held last week in Yangon and Mandalay. The rallies came as the executions of four pro-democracy activists in late July sparked condemnation around the world.

Although the USDP has not expressed official support for the hangings, over 1,800 USDP members, including lawmakers, as well as USDP supporters have reportedly been killed by

anti-regime forces since the 2021 coup. The USDP, too, has many former members of the Myanmar military in leadership roles.

Notorious nationalist U Hla Swe, a former army lieutenant colonel, was one of the lead organizers of a pro-execution demonstration that took place near City Hall in downtown Yangon on July 29. Junta soldiers provided security for the rally.

U Hla Swe represented the USDP in the Upper House from 2011 to 2015 under the U Thein Sein administration. He also organized pro-military rallies under the now ousted National League for Democracy (NLD) government and was charged with sedition then.

Last Friday's demonstration was joined by pro-regime mobs, USDP members and Buddhist nationalists, including some monks holding posters accusing executed pro-democracy activists Ko Jimmy and former NLD lawmaker Ko Phyto Zeya Thaw of being terrorists.



U Hla Swe at the pro-execution demonstration outside Yangon City Hall in downtown Yangon on July 29.

U Hla Swe and other nationalists delivered speeches filled with criticisms and curses of the civilian National Unity Government and its armed wing, the People's Defense Forces.

Another pro-execution rally was staged in Mandalay the following day. Junta-controlled media covered both rallies extensively.

A few days prior to the rallies, pro-regime mobs attacked the Yangon homes of Ko Jimmy and Ko Phyto Zeya Thaw, throwing stones at their houses and denouncing the pair while trying to intimidate their grieving relatives. Sources confirmed that people who were present at the pro-execution rally in Yangon were among the thugs that stoned the houses of the two men.

The USDP and extreme nationalists have long experience in staging pro-military rallies for propaganda purposes. The military regime's current immigration and population minister U Khin Yi, who is also a USDP vice-chair, organized rallies targeting the Union Election Commission after the commission declared the NLD the winner of the 2020 general election.

Similar rallies were organized in Naypyitaw by former defense minister Lieutenant General Wai Lwin, who is also the chairman of the Naypyitaw USDP branch, according to *The Second Democratic Government and Myanmar*, a book written by U Soe Thane, a USDP lawmaker who served as the President's Office Minister in the U Thein Sein administration.

Junta chief Senior General Min Aung Hlaing is hoping that the USDP will help him achieve his dream of becoming president.

With the Myanmar military guaranteed 25 per cent of all seats in the national legislature under the army-drafted 2008 constitution, the coup leader is hoping that the USDP can win

at least 26 per cent of parliamentary seats in the election planned for next year, so enabling him to become president.

<https://www.irrawaddy.com/news/burma/myanmar-militarys-proxy-party-involved-in-pro-execution-rallies.html>

Thai natural gas project suspended after pipeline explosions in Myanmar

Some residents claim a local militia blew holes in the pipeline but the company says it has found no evidence.

By RFA Burmese | 2022.08.02



A file photograph of a gas refinery in the Thai capital, Bangkok. Reuters

A pipeline carrying gas from Myanmar to Thailand has exploded twice in three days, according to locals.

The Zaw Ti Ka pipeline, owned by Thai energy giant PTTEP, runs through the Kan Pauk area of

Yay Phyu township in Thaninintharyi region.

The pipeline exploded on the night of July 30 and again at around 3 a.m. on Aug. 1, according to one Kan Pauk resident, who spoke to RFA on condition of anonymity for safety reasons.

"The gas pipeline exploded twice," the resident said. "But it was not clear whether it was a gas explosion or a bomb blast."

Some residents claimed it was an attack by the local People's Defense Force, but RFA was unable to verify their claims and there has been no comment from the PDF.

"The pipeline of the Zaw Ti Ka natural gas project in Myanmar had a leak on August 1, therefore gas transmission to Thailand has been temporarily suspended," read a statement by Thai government subsidiary PTT Exploration and Production Public Co., Ltd., (PTTEP).

"The initial investigation has not found either an explosion or burning but other investigations will follow," said the statement from PTTEP's Yangon office, adding that repairs are likely to take about two weeks.

The Zaw Ti Ka oil and gas project is based in the Gulf of Muttama and the pipeline runs through Mon state and Thanintharyi region.

Myanmar Oil and Gas Enterprise and PTTEP signed an agreement on August 8, 2014, to invest at least \$72 million in three Myanmar natural gas projects: Yadanar, Ye Ta Gon and Zaw Ti Ka.

<https://www.rfa.org/english/news/myanmar/thai-natural-gas-project-suspended-after-pipeline-explosions-in-myanmar-08022022065605.html>

Myanmar Pipeline Leak Disrupts Gas Delivery to Thailand

By NORA AUNG | 2 August 2022

Onshore natural gas delivery from Myanmar to Thailand has been suspended after a leak in the pipeline was discovered in Dawei on the Myanmar side on Monday.

Thailand's PTT Exploration and Production Public Company Limited (PTTEP), which jointly drills and delivers gas under the project, confirmed the leakage and temporary suspension in a statement.

"The preliminary investigation found no trace of explosion or fire," it said, addressing initial concerns that the leak may have been caused by an attack by anti-regime resistance groups active in the area.

The natural gas drilled at the offshore Zawtika Project in the Gulf of Mottama in Myanmar is channelled to the Zawtika Operation Center (ZOC) in Kanpauk Township in Dawei, Tanintharyi Region in Myanmar's deep south.

The offshore project is jointly developed by Thailand's PTT Exploration and Production Public Company Ltd (PTTEP) and Myanmar state-owned Myanma Oil and Gas Enterprise (MOGE). A production-sharing contract was signed in 2003 and gas was discovered in 2007.

Under that contract, around 70 percent of the natural gas channelled to ZOC is rerouted to Kanchanaburi, Thailand, for electricity. The remaining gas is converted into electricity for domestic consumption.

Local residents said the pipeline leakage happened in an area between Michaung Laung Village and Eainna Yarzar Village near Kaleinaung town in Dawei at 3 a.m. on Monday.

They also said the Myanmar military's No. 285 Light Infantry is stationed in the area to provide security along the pipeline.

A spokesperson from the local resistance group in Kanpauk, the Kanpauk Defense Force, told The Irrawaddy that it didn't attack the pipeline.

"There are regime forces along the pipeline. We have nothing to do with the leak," he said.


The pipeline repairs will take two weeks, according to the company.

After U.S. firm Chevron and French firm TotalEnergies withdrew from the Yadana gas field under international pressure from human rights groups to cut financial ties with the Myanmar junta in January 2022, PTTEP decided to take over the running of the vital gas field.

<https://www.irrawaddy.com/news/burma/myanmar-pipeline-leak-disrupts-gas-delivery-to-thailand.html>

If the situation has improved this year, they will prioritize what can be done from the ASEAN common agreement: SAC's Chair

PUBLISHED 2 AUGUST 2022



There was difficulty in implementing the ASEAN Common Agreement due to the lack of stability in the country, said Senior General Min Aung Hlaing, Chairman of State Administration Council and Prime Minister.

On August 1, Senior General Min Aung Hlaing added the above in his speech about his one year and six months (18 months) of serving the state of the State Administration Council.

"During the past year, Myanmar suffered severely from the second and third wave of the Covid-19 disease, and as it struggled to overcome the Covid-19 disaster and was dealing with internal unrest and violence, it was difficult to implement the ASEAN consensus due to the instability of the country. This year, since all the conditions have improved, we will carry out the priority actions out of the five common agreements as much as possible in accordance with the ASEAN framework," said Senior General Min Aung Hlaing.

Issues that would encroach on the sovereignty of the three branches of government: internal affairs, judiciary and legislation are being considered, said Senior General Min Aung Hlaing.

Senior General Min Aung Hlaing said, "As the country becomes normal, there will be progress."

Senior General Min Aung Hlaing said that the government is working to be the best in dealing with the international community according to the basic principles of foreign affairs, and because Myanmar is a member of ASEAN, it also respects and values ASEAN agreements.

Due to the political situation in 2020, he attended the ASEAN Summit held on April 24, 2021 and adopted five common agreements. In fulfilling this common agreement, Myanmar will implement using ASEAN way, ASEAN practice and ASEAN spirits, said Senior General Min Aung Hlaing.

<https://elevenmyanmar.com/news/if-the-situation-has-improved-this-year-they-will-prioritize-what-can-be-done-from-the-asean>

အာဏာသိမ်းသက်တမ်းတိုးလိုက်သည့်ပေါ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမြင်သဘောထား

Published By DVB | 2 August, 2022



အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုကို ရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပါတယ်။ ဇူလိုင် ၃၁ ရက်မှာ လုပ်ခဲ့တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး အာဏာသိမ်းသက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။

ဒီလို ရေးပေါ်ကာလ ထပ်တိုးတာနဲ့ပတ်သက်ပြီး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမြင်သဘောထားကို မေးမြန်းထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “စစ်တပ်က အာဏာသိမ်းထားတာကို ဆက်ပြီး ထိန်းထားချင်လို့ ထပ်ပြီး တိုးချဲ့လိုက်တာပဲလေ။ အရေးပေါ်ကာလ နောက်ထပ် ၆ လဆိုပြီးတော့လေ။ ဒါက အထူးအထွေမရှိပါဘူး။ ဒါက သူတို့ဆက်ပြီးထိန်းချုပ်ဖို့ပါ။ သူတို့ဆက်ထိန်းတယ်ဆိုတာ တိုင်းပြည်တည်ငြိမ်သွားဖို့ကတော့ အလားအလာမရှိပါဘူး။ ဒီနေ့ ကျနော်တို့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်းက တပြည်လုံးအတိုင်းအတာနဲ့ သူတို့ဆန့်ကျင်နေတာ ဖြစ်တယ်လေ။ ဒီနေ့လုပ်မယ့်ရွေးကောက်ပွဲကလည်း တရားမျှတတဲ့ရွေးကောက်ပွဲ ဝင်နိုင်ဖို့ မရှိဘူးလေ။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အများကြီးအကျဉ်းချထားတာရှိပါတယ်။ ဆိုတော့ ဒါက တကယ်လွတ်လပ်တဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလည်း မဟုတ်ဘူးပေါ့နော်။ နောက်ပြီးမှ ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့ကလည်း ၂၀၀၈ ကို အခြေခံတဲ့ ရွေးကောက်ပွဲကို လက်ခံဖို့ အကြောင်းတရားလည်း မရှိဘူးလေ။ ဒါကြောင့်မို့ ကျနော်တို့ ဘယ်လိုပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲကျင်းပရင်လည်း တိုင်းရင်းက တည်ငြိမ်အေးချမ်းဖို့တော့ မလွယ်ပါဘူး။ ဒီနေ့အားလုံး တနိုင်ငံလုံးမှာရှိတဲ့လူထုတွေကတော့ နိုင်ငံသစ်ကို ဖယ်ဒရယ်ပြည်ထောင်စုအနေနဲ့ ချီတက်ဖို့အတွက် ယုံကြည်ချက်ကတော့ အပြည့်အဝရှိနေပြီဖြစ်တယ်လေ။ ၂၀၀၈ ကို အခြေခံပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်မယ့် နိုင်ငံကို ဆက်တည်ဆောက်ဖို့ကတော့ ဘယ်သူမှ မလိုလားတော့ဘူးလေ” လို့ ပြောပါတယ်။

SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ပိုလ်မူးစိုင်းဖုန်းဟန်ကတော့ စစ်အာဏာသိမ်းမှု အရေးပေါ်ကာလ ထပ်တိုးတာဟာ သူတို့ကြေညာနေကြ တဖက်သတ် အပစ်ခတ်ရပ်စဲမှု သက်တမ်းတိုးတဲ့ ပုံစံမျိုးဖြစ်နေပြီး ဘာမှထူးခြားမှာမဟုတ်ကြောင်း ပြောပါတယ်။

“ဒါကတော့ သိပ်မထူးဘူးထင်တယ်။ ဥပမာ ကျနော်တို့ ပစ်ခတ်တိုက်လိုက်မှု ရပ်စဲတယ်ဆိုတာ တပ်မတော်အဆိုအရဆိုရင် တဖက်သတ် အပစ်ခတ်ရပ်စဲတယ်ဆိုတာ ၆ လ၊ ၆ လ ပုံမှန်တိုးနေတယ်လေ။ ဆိုတော့ ဒီဟာလည်း ဒီပုံစံနည်းတူပဲ ကျနော်တို့သုံးသပ်လို့ရမလားပေါ့။”

ဒါ့အပြင် အာဏာကြီးသုံးရပ်ကို အဖွဲ့တခုကပဲ ထိန်းချုပ်တယ်ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်ကြောင်းလည်း ပိုလ်မူးစိုင်းဖုန်းဟန်က ပြောပါတယ်။

“နိုင်ငံတော်တခုကို အုပ်ချုပ်ဖို့ဆိုတာ၊ အာဏာကြီးသုံးရပ် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဒီဟာကို လွှဲပြောင်းတော့ ထိန်းချုပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ ဒီစစ်တခုအနေနဲ့လုပ်ဖို့က ဘယ်လိုမှ လွယ်ကူမှာမဟုတ်ဘူးလေဗျာ။ ကျနော်တို့ ခွဲပြီးလုပ်တာတောင်မှ ပီပီပြင်ပြင် ချောချော ချူချူလုပ်နိုင်တဲ့အနေအထားက အခုထက်ထိမပြုနိုင်သေးဘူး။ ဒါယေဘုယျအားဖြင့် ပြောလို့ ရတယ်လေ။ ဆိုတော့ institution တခုလုံးကို ဆုပ်ကိုင်ပြီး ပြန်ပြီးတော့ ထိန်းချုပ်သွားနိုင်ဖို့က ဘယ်လိုလုပ်နိုင်မလဲဗျာ။ ဒါကတော့ ဘယ်လိုလို့ယူတ္တိရှိမလဲ၊ ဖြစ်လည်းဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။ ဒါ ဘယ်သူပဲဖြစ်ဖြစ် ရှုမြင်လို့ရတာပဲဗျာ။ ကျနော်လည်း မလုပ်နိုင်ဘူး။ ဘယ်အဖွဲ့အစည်းမှလည်း မလုပ်နိုင်ဘူး။

အင်စတီကျူးရှင်းတစ်ခုတည်းနဲ့ အကုန်လုံးကို ချုပ်ကိုင်တယ်ဆိုတာကတော့ ဖြစ်နိုင်ခြေတော်တော်လေးကို နည်းပါတယ်။”

လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ပြောခွင့်ရသူ ဦးယာကုတ်က ဒီလို သက်တမ်းတိုးတဲ့အပေါ်မှာ ကန့်ကွက်စရာမရှိဘူးလို့ ပြောပါတယ်။

“LDU အနေနဲ့ကတော့ ကန့်ကွက်စရာအကြောင်းလည်း ဘာမှမရှိဘူးလို့လည်း ကျနော်တို့ သုံးသပ်ပေးချင်တယ်။ အဖြေသိဖို့က ခဲယဉ်းပါတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေက တည်ငြိမ်သွားမယ်လို့ ပြောလို့လည်းမရ၊ အခြေအနေ ကြည့်ရတာပေါ့။”

အန်စီအေစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ပြောခွင့်ရသူ ပိုလ်မူးကြီး စောကျော်ညွန့်ကတော့ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းကသာလျှင် နိုင်ငံအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။

“ကျနော်တို့နိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းကတော့ ၂ နှစ်နီးပါးကို ချည်းကပ်လာနေပြီပေါ့လေ။ ဒီအခက်အခဲ ကျော်လွှားနိုင်ဖို့ PPST အနေနဲ့ကတော့ ပါဝင်သင့်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းကသာလျှင် ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်နည်းလမ်းလို့ ကျနော်တို့ကတော့ အဲလို နားလည်ထားတာရှိတဲ့အတွက်ကြောင့်မို့လို့ အခုဏာကလိုမျိုး သက်တမ်းထပ်တိုးတာတို့ ဘာတို့ဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အဲဒီဘောင်ထဲက လုပ်တယ်လို့တော့ ကျနော်တို့က ထင်မြင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ၊ သက်တမ်းကာ တိုးတာပြုတာထက်တကယ့်ကျနော်တို့ နိုင်ငံရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုရင်တော့ ကျနော်တို့ယုံကြည်ထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့ရယ်၊ ပါဝင်သင့်သူအားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ကျနော်တို့ ကြိုးပမ်းလုပ်ဆောင်ခြင်းကသာလျှင် ကျနော်တို့နိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းအတွက် ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းလို့တော့ ကျနော်တို့အနေနဲ့ နားလည်ထားတယ်လို့ ပြောချင်ပါတယ်။”

<https://burmese.dvb.no/archives/546524>

မြင်းမူနယ် လက်ပံကျင်းရွာကို စစ်ကောင်စီဝင်စီး လူ ၁၀၀ ကျော် ဖမ်းထား

By ဧရာဝတီ | 2 August 2022

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာအား စစ်ကောင်စီက ဩဂုတ် ၁ ရက်တွင် လေကြောင်းမှ ဝင်ရောက် စီးနင်းပြီး သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်များ အပါအဝင် ဒေသခံ ၁၀၀ ကျော်ထိ ဖမ်းဆီးထားကာ၊ ၅ ဦး သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထ ပညာသင်ကြားရေးကို လုပ်ဆောင်နေချိန် လေကြောင်း တိုက်ခိုက်ခံရသဖြင့် ထွက်ပြေး တိမ်းရှောင်ချိန် မရလိုက်သော ဒေသခံ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များလည်း ပါဝင်နေကြောင်း သိရသည်။

“လက်ရှိ အခြေအနေကတော့ စိတ်မကောင်းစရာပါ။ စာသင်နေတဲ့ ကလေးငယ် ၆၀ လောက်ထိ မနေ့ကတည်းက ပိတ်မိ နေတာ အခုထိပဲ။ ကလေးတွေ အများဆုံးက KG တန်းတွေ ဘယ်လိုများ နေကြမလဲ မသိဘူး၊ ရွာသူ၊ ရွာသားတွေလည်း ၁၀၀ လောက် ဖမ်းထားတယ်။ ခွေးတွေလက်ထဲမှာ အချိန်မရွေး တခုခု လုပ်ပစ်နိုင်ပါတယ်။ သူတို့ သတ်ထားတာ အလောင်းက ၅ လောင်းလို့ သိရတယ်။ အဲဒါပြည်သူတွေပါ” ဟု မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က တာဝန်ရှိသူတဦးက ပြောသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီကျော်မှ စတင်ကာ မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာကို ရဟတ်ယာဉ် ၄ စီးဖြင့် ၁ နာရီကျော်ကြာအထိ ပိတ်ဆို့ ပစ်ခတ်ခဲ့ပြီး ကျေးရွာအရှေ့ဘက်၌ စစ်ကောင်စီတပ်သားများ ချထားခဲ့ကာ ဝင်ရောက် စီး နင်းခဲ့ကြခြင်းဟု သိရသည်။

“လေယာဉ်တွေနဲ့ ပစ်တာဆိုတော့ ထွက်ချိန်မရဘဲ ပိတ်မိပြီး အဖမ်းခံကြရတာလို့ သိရတယ်။ ပြီးတော့ ညနေပိုင်းမှာ ရွာကို မီးတိုက်ကြတာပဲ။ ရွာသူရွာသားတွေကတော့ ထွက်ပြေးနေကြရတုန်းပဲ။ ရွာအရှေ့ဘက်မှာ ချသွားတဲ့ ခွေးတွေက အခုထိ ရွာထဲမှာ ရှိနေတုန်းပဲ။ စာသင်ကျောင်းက ရဟတ်ယာဉ်နဲ့ တောက်လျှောက်ပစ်တာဆိုတော့ ကျောင်းအပြင်ကို မထွက်နိုင်ခဲ့ ကြဘဲ ပိတ်မိနေခဲ့ကြတာ။ ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေနဲ့ နောက်ဆက်တွဲ အခြေအနေကတော့ မသိရသေးဘူး”ဟု ဒေသခံတဦးက ပြောသည်။

လက်ပံကျင်းရွာသည် မြင်းမူမြို့နယ်နှင့် အရာတော်မြို့နယ်အစပ်တွင် တည်ရှိကာ ကွမ်းစိုက်ပျိုးခြင်း လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြပြီး အိမ်ခြေ ၅၀၀ ခန့်ရှိကြောင်း သိရသည်။

ထိုသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကွမ်းခြံအတွင်း အလုပ် လုပ်နေသည့် အမျိုးသမီးတဦး ဝမ်းဗိုက် ကျည် ထိမှန် သေဆုံးခဲ့သလို၊ ကျန် အမျိုးသမီးတဦးလည်း ကျည်ထိမှန်ကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း၊ ထို့ နောက် ညနေပိုင်းတွင် ကျေးရွာရှိ နေအိမ်များအား စစ်ကောင်စီ တပ်သားများက မီးရှို့ခဲ့ကြောင်း သိရသည်။



စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည့် လက်ပံကျင်းကျေးရွာ

ထို့ပြင် ယမန်နေ့က လက်ပံကျင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ရာ ကာကွယ်ရေးအဖွဲ့များ ထိခိုက်မှု မရှိခဲ့သလို စစ်ကောင်စီတပ်များ၏ ထိခိုက်မှု အခြေအနေကို မသိရှိရ သေးဟု ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့များထံက သိရသည်။

“PDF တွေ တယောက်မှ အထိအခိုက် မရှိပါဘူး။ ဒီနေ့ မနက်ပိုင်းမှာတော့ ကွမ်းခြံသမားတွေရဲ့ တဲတွေကို PDF စခန်းတွေ ထင်ပီး မီးလိုက်ရှို့နေတယ်လို့ သိရပါတယ်။ လက်ပံကျင်းရွာက တရွာလုံး ကွမ်းစိုက်ကြတော့ ကွမ်းခြံတိုင်း တဲတွေရှိ ကြပါတယ်။ အပြန်အလှန် ထိတွေ့မှုမှာ သူတို့ဘက်က ထိခိုက် အကျအဆုံးကို မသိရသေးပါဘူး” ဟု People's Guerillas Commando – Myinmu မှ ဗိုလ်ဘီရွန်က ပြောသည်။

ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ဒေသခံများ၏ ကား ၅ စီး၊ ဆိုင်ကယ် အစီး ၃၀ ကျော်တို့ကိုလည်း သိမ်းဆည်းခံထားရ သလို ဖမ်းဆီးထားသူများအား ယနေ့ (ဩဂုတ် ၂ ရက်) နေ့လယ်ပိုင်းထိ ပြန်လွှတ်ပေးခြင်း မရှိသေးဘဲ ကျေးရွာအနီး ဝန်း ကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

လက်ပံကျင်း ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများမှ သတင်းထုတ်ပြန်ရာတွင် ယမန်နေ့က လက်ပံကျင်း ကျေးရွာအတွင်း၌ PDF အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ဝင်ရောက် ဖမ်းဆီးရာ အပြန်အ လှန် ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုဖြစ်စဉ်တွင် PDF ၅ ဦးကို အသေ ဖမ်းမိခဲ့သလို လက်လုပ် သေနတ်၊ လက် ပစ်ဗုံး၊ လက်လုပ် စိန်ပြောင်း၊ ဗုံးသီး၊ မိုင်း၊ လက်နက်ခဲယမ်းများနှင့်အတူ လိုင်စင်မဲ့မော်တော်ကား ၆ စီး၊ လိုင်စင်မဲ့ မော် တော်ဆိုင်ကယ် အစီး ၃၀၊ ဆေးဝါးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အတူ ကျေးရွာအတွင်းမှ အမျိုးသား ၄၀၊ အမျိုး သမီး ၇၃ ဦး ဖမ်းမိခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ထားသည်။

ယခုအခါ စစ်ကောင်စီသည် ရဟတ်ယာဉ်၊ တိုက်လေယာဉ်များကိုပါ အသုံးပြု၍ လေကြောင်းမှတစ်ဆင့် အရပ်သားပြည်သူ များကို ပစ်မှတ်ထား တိုက်ခိုက်နေလျက်ရှိပြီး လက်ရှိတွင် လက်ပံကျင်းကျေးရွာ သာမက အနီးဝန်းကျင်မှ ကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

<https://burma.irrawaddy.com/news/2022/08/02/253607.html>

မီးရှို့ခံရတဲ့ ရေဦးမြို့ တင်းတိမ်ရုံရွာမှာ နေအိမ်နဲ့ ဈေးဆိုင်ခန်း ငါးရာကျော် ပျက်စီး

2022.08.02



၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ စစ်တပ် မီးရှို့ခဲ့သည့် ရေဦးမြို့နယ်၊ တင်းတိမ်ရုံကျေးရွာမှ အဆောက်အအုံများကို တွေ့ရစဉ် Photo: Local Fighters Squad

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရုံရွာကို စစ်ကောင်စီတပ်သားတွေ လေးရက်ကြာ ဝင်ရောက်စီးနင်းပြီး ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်နဲ့ ဈေးဆိုင်ခန်း ပေါင်း ၅၀၀ ကျော် မီးရှို့ဖျက်ဆီးသွားတယ်လို့ တင်းတိမ်ရုံ ရွာခံတွေက RFA ကို ဩဂုတ်လ ၂ ရက် ဒီနေ့

ပြောပါတယ်။

အင်အား တစ်ရာနီးပါးရှိတဲ့ မှော်ဘီမြို့နယ်အခြေစိုက် အမှတ် (၇၀၁) ခြေမြန်တပ်ရင်း စစ်ကြောင်းက ဇူလိုင်လ ၂၈ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့ထိ ရွာထဲကို လေးရက်ကြာ ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ခဲ့တာလို့ ရွာခံတွေက ပြောပါတယ်။

သဲကုန်းကြီး ဘုန်းတော်ကြီးကျောင်း၊ MPT ရုံး အပါအဝင် တင်းတိမ်ရုံဈေးက ဈေးဆိုင်ခန်း ပေါင်း ၂၅၀၊ လူနေအိမ် ၃၁၂ လုံး၊ ဆန်စက် ငါးလုံး၊ ဆီစက် နှစ်လုံးနဲ့ ကားကြီး၊ ကားငယ်၊ သုံးဘီးဆိုင်ကယ်နဲ့ မော်တော်ဆိုင်ကယ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထွက်သွားပေမယ့် မီးလောင်ပြင်ကို သန့်ရှင်းရေးလုပ်သူတွေကလွဲရင် ကျန်တဲ့ သူတွေက ရွာကို ပြန်မကပ်ရဲသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"လူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေပေါင်းရင် ရွာရဲ့ သုံးပုံနှစ်ပုံလောက် ပါသွားတာပေါ့။ ရွာကြီးကလည်း ရွာပျက်ကြီးလို ဖြစ်သွားတော့ အခုရှင်းနိုင်တဲ့သူတွေက ရှင်းကြ။ ကိုယ့်အိမ်ကိုယ့်ယာ ပြန်နေဖို့ဆိုရင်တောင်မှ ယာယီထဲထိုးနေဖို့တွေ စီစဉ်ကြရတာပေါ့ ဗျာ။ အခုက သန့်ရှင်းရေး လုပ်တဲ့သူကလွဲရင် ရွာကို ပြန်မကပ်ရဲကြသေးဘူး"

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တင်းတိမ်ရုံရွာကို စစ်ကြောင်းမဝင်ခင် ဇူလိုင်လ ၂၇ ရက်နေ့ကလည်း စစ်ကြောင်းဝင်လာရာ လမ်းကြောင်းပေါ် ရွာနဲ့ လေးမိုင်လောက်ဝေးတဲ့ ဆည်မြောင်းအနီးမှာ ဇီးကုန်းရွာသား ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို အဲဒီစစ်ကြောင်းကပဲ သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တင်းတိမ်ရုံရွာဟာ အိမ်ခြေ ၆၀၀ လောက်ရှိတဲ့ စံပြရွာတစ်ရွာဖြစ်သလို ဈေး၊ အထက်တန်း ကျောင်း၊ တိုက်နယ်ဆေးခန်း၊ မီးရထားဘူတာတွေပါရှိပြီး ရေဦး-ဘုတလင်-မုံရွာ သွား မီးရထားလမ်းပေါ်က အချက်အချာကျတဲ့ ရွာကြီးတစ်ရွာလို့ ဒေသခံတွေက ပြောပါတယ်။

ဆဒုံးအခြေစိုက် ဇူးလေးပါတီပြည်သူ့စစ်များကို KIA နှင့် PDF ပူးပေါင်းတပ် တိုက်ခိုက်

By မရှိမ | 02 August 2022



ကချင်ပြည်နယ်၊ ဆဒုံးမြို့အခြေစိုက် ဇူးလေးပါတီပြည်သူ့စစ်များကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်သည့် PDF ပူးပေါင်းတပ်က ယနေ့ ဩဂုတ် ၂ ရက် နံနက်အစောပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA နှင့်နီးစပ်သူများထံက သိရသည်။

ဆဒုံးတိုက်နယ်အတွင်းရှိ ဘွမ်တောင် နှင့် အင်ဝမ်ယာန်တို့တွင် ရှိနေသော လီဆူဇူးလေးပါတီ ပြည်သူ့စစ်များကို KIA တပ်ရင်း

(၃) တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆဒုံးတိုက်နယ်အတွင်းရှိ စစ်တပ်ကျောထောက် နောက်ခံပြုထားသော လီဆူဇူးလေးပါတီ ပြည်သူ့စစ်များကို တာဝန်မှရပ်နားထားကြရန် ဆဒုံးတိုက်နယ်အတွင်းရှိ KIO (ဆဒုံး) အုပ်ချုပ်ရေးရုံးက ပြီးခဲ့သည့် မေလ ၂၀ရက်တွင် သတိပေးစာထုတ်ပြန်ခဲ့သည်။

သို့သော် လီဆူဇူးလေးပါတီပြည်သူ့စစ်များသည် ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ KIA တပ်ရင်း (၃) ရှိရာနယ်မြေဘက်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့သည်။

ထို့ကြောင့် KIA နှင့် တိုက်ပွဲများဖြစ်ပွားကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေခြင်း ဖြစ်သည်။

ထိုကဲ့သို့စစ်ရေးတင်းမာနေချိန် ဆဒုံးမြို့ရှိ လီဆူဇူးလေးပါတီပြည်သူ့စစ်များကို KIA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် စတင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်ကြောင်း KIA စစ်မြေပြင်တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကဆိုကြသည်။

သို့သော် တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို မသိရသေးသောကြောင့် မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

<https://www.mizzimaburmese.com/article/112579>

အင်ဝမ်ယာန်ပြည်သူ့စစ်စခန်းကို ကေအိုင်အေ တိုက်ခိုက်သိမ်းယူ

Published By DVB | 2 August, 2022



ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးဒေသ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၅၊ တပ်ရင်း ၃ ဘွမ်တောင်နဲ့ ခရုန်းကြားက အင်ဝမ်ယာန်ရွာနားမှာ စခန်းချနေတဲ့ ပြည်သူ့စစ်စခန်းကို ဩဂုတ် ၂ ရက် မနက် ၈ နာရီခွဲလောက်က ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်သားတွေရဲ့

စစ်လက်နက်နဲ့ အသုံးအဆောင်တွေကို သိမ်းပိုက်ရရှိတာအပြင် တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

နေ့လယ် ၁၁ နာရီဝန်းကျင်ကလည်း ဝိုင်းမော် ခ.လ.ရ ၅၈ က စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက အင်ဝမ်ယန်ဘက်ကို စစ်အင်အား ပို့ဆောင်လာတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ ကေအိုင်ကေ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း ၃၊ ဆဒုံဒေသမှာ လွန်ခဲ့တဲ့ဇူလိုင်လကတည်းက စစ်ကောင်စီလက်အောက်က ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ ကချင်လွတ်မြောက်ရေးတပ်မတော်သားတွေရှိတဲ့ နန်ဇော်ယန်ဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဇူလိုင် ၂၈ ရက်ကလည်း ဂူယန်းကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်က သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဩဂုတ် ၁ နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆၊ တပ်ရင်း ၉ ဒေသ ဘန်နွယ်တောင်ဘက်ကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးလာတာကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော်သားတွေ လမ်းတဝက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

<https://burmese.dvb.no/archives/546507>

မြဝတီမြို့တောင်ဘက် သရက်ပင်စခန်းအနီးကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဖုံးကြ

Published By DVB | 2 August, 2022



မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ၁၀ မိုင်ကျော်လောက်အကွာ ဝေါလေမြိုင်မြို့နယ်ခွဲ သရက်ပင်စခန်းအနီးကို ဒီနေ့ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဖုံးကြချခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။

ဩဂုတ် ၂ ရက်နေ့ ညနေ ၃ နာရီခွဲလောက် တိုက်လေယာဉ်နဲ့ လာရောက်ဖုံးကြချခဲ့ပေမယ့်

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုတစုံတရာမရှိဘူးလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာ ကျရှုံးသွားတဲ့ စစ်ကောင်စီစခန်းတွေ ပြန်လည်တည်ဆောက်အခြေချနိုင်ဖို့အတွက် ဝေါလေမြိုင်မြို့နယ်ခွဲ လမ်းမကြီးအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ကျူးကျော်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေက အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဖလူးရွာဘက်တိုက်ပွဲ၊ ဥကရစ်ထတိုက်ပွဲနဲ့ ဇူလိုင် ၃၁ ရက်နေ့ သရက်ပင်စခန်းအနီးတိုက်ပွဲမှာလည်း စစ်ကောင်စီ တပ်ဖွဲ့တပ်ဖွဲ့ဝင် အရာရှိအပါအဝင် ၃၀ ထက်မနည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ မြဝတီ-ဝေါလေကားလမ်းမှာ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး မကြာခဏ လမ်းပိတ်ထားတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရပါတယ်။

ကေအန်ယူစီမံအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကိုလည်း ဇူလိုင် ၂၉ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့


ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းက သောတူဒေး၊ ကွီးခိုကယ်ခို၊ ခလယ်ကွီးကယ်ခိုကျေးရွာ ၃ ရွာကို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦး အသက်အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

<https://burmese.dvb.no/archives/546519>

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများဖြင့် ဖလူး-ဝေါလေ ၃ ထပ်ကွေ့အား အပြင်းအထန်တိုက်ခိုက်နေ

ဩဂုတ်လ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



GNU -ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေတောင်ပေါ်လမ်း ၃ ထပ်ကွေ့နေရာအား ယနေ့ ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ကျော်ခန့်အချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကောင်စီ အမြောက်ကုန်းများမှလည်း လက်နက်ကြီးများတစ်ပြိုင်နက်ပစ်ခတ်ပစ်ကူပေးနေကြောင်း မြေပြင်သတင်းအရ သိရသည်။

၎င်းအပြင် မြေပြင်စစ်ကောင်စီစစ်ကြောင်းများလည်းတက်လာ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းများ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ခုက ယခုလို ပြောသည်။

“သူတို့ ၃ ထပ်ကွေ့ကို တိုက်နေတာ တစ်လရှိပြီ ။ တက်လာလိုက် ထိခိုက်ကုန်လိုက်ပြန်ဆုတ်သွားလိုက်၊ လက်နက်ကြီးတွေ ပစ်ထုတ်လိုက်လုပ်နေတာ၊ ဒီနေ့တော့ တိုက်လေယာဉ် ဖုံးကြတာ ၃ နာရီခွဲကျော်လောက်ပေါ့။ ပြီးတော့ တစ်ပြိုင်ထဲ အလုံးကြီးလည်းပြိုင်တူပစ်၊ မြေပြင်ကလည်းတက်၊ အခုထိတော့ ဆက်တိုက်နေတုန်းပဲ။ ဘာမှတော့အတိအကျပြောလို့မရသေးဘူး”ဟု KNLA စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်များအနေဖြင့် ဖလူး-ဝေါလေ လမ်းပိုင်းဘက်သို့ စစ်ကြောင်း ၂ ခုမှ ၃ ထပ်ကွေ့ နေရာအား တောင်ကြောလမ်းပိုင်းနှင့် ထိုင်း-မြန်မာနယ်စပ်သောင်ရင်းမြစ် မြစ်ရိုးအနီးတစ်လျှောက် လမ်းပိုင်းတို့မှ စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အတွက် ယခုညနေပိုင်းအချိန်ထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

<https://kicnews.org/2022/08/စစ်ကောင်စီလေကြောင်းတိုက်-2/>

မောင်တောရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို အေအေ တိုက်ခိုက်

Published By DVB | 2 August, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင်အမှတ် ၄၀ နယ်ခြားစောင့်စခန်းကို ရက္ခိုင်တပ်တော် (အေအေ) က ဩဂုတ် ၂ ရက် မနက် ၉ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံ

နယ်ခြားစောင့်အရာရှိတွေ အပါအဝင် အကျအဆုံးရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးအရာရှိတဦးက ပြောပါတယ်။



“ဟုတ်တယ်။ မိုင် ၄၀ စခန်းကို အေအေဘက်က ဝင်တိုက်တာလို့ သိရတယ်။ အကျအဆုံးတွေ ရှိတယ်လို့ သိရတယ်။”

အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာမှာ အရင် ကသဲလူမျိုးတွေ နေထိုင်ခဲ့တဲ့ ငါးရံချောင်းကျေးရွာဟောင်းနဲ့ မိုင်စီကျေးရွာအကြားရှိ နယ်ခြားစောင့်စခန်းဖြစ်တယ်လို့ ခမောင်းဆိတ် ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့မနက်က တိုက်ခိုက်မှုဖြစ်တာလို့ သိရတယ်။ အကျအဆုံးတွေ အတိအကျ ဘယ်သိပ္ပံမလဲ။”

မောင်တောခရိုင်ကို စစ်ကောင်စီက အင်အားစိုက်ပျိုးမှုတစ်ခု နှစ်ရက်ဆက်တိုက် စစ်အင်အားတိုးချပြီးနောက် ဩဂုတ် ၁ ရက် ည ၉ နာရီလောက်က မောင်တော-အင်္ဂမော် ကားလမ်းပေါ်ရှိ မောရဝတီကျေးရွာ စစ်ဗျူဟာကုန်းအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

<https://burmese.dvb.no/archives/546442>

SSPP နှင့် RCSS တို့က လွိုင်လင်ခရိုင်အတွင်း တပ်သားသစ်အပြိုင်စုဆောင်းနေ

By **SHAN** - August 2, 2022

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ တပ်သားသစ်အပြိုင် စုဆောင်းနေကြောင်း သတင်းသိရသည်။

ပင်လုံမြို့ ဆနင်းဒေသအတွင်းမှ ဒေသခံပြည်သူများကို SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်အတွက် စာရင်းကောက်ခြင်း ဖမ်းခေါ်ခြင်းများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဒေသထဲမှာရှိတဲ့ RCSS နဲ့ သိတဲ့သူတွေ ပတ်သက်ဖူးတဲ့ ဆွေးမျိုးရှိတဲ့သူတွေရဲ့ အမည်စာရင်းနဲ့တကွ လာဖမ်းတာမျိုးတွေ ရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ရွာသားတချို့ကိုလည်း စစ်သားစုဆောင်းဖို့လာခေါ်တယ်။ RCSS နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခေါ်ခံရတဲ့ တချို့တွေက ဘယ်ကိုရောက်သွားမှန်းမသိကြဘူး။” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

လက်ရှိအချိန်တွင် ဆနင်းဒေသအတွင်း ဒေသခံများကို တပ်သားသစ်စုဆောင်းရန်အတွက် ဒေသခံ အယောက် ၃၀ ကျော် ဖမ်းဆီးထားသည့်အပြင် RCSS/SSA နှင့် ပတ်သက်သည့် ဆိုသည့် စွပ်စွဲချက်ဖြင့်လည်း ဒေသခံတချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။



RCSS & SSPP

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ကာ ပင်လုံမြို့ရှိ နောင်လိုင်ကျေးရွာ နှင့် လဲချားမြို့ပေါ်တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့က ရွာသားများကို တပ်သားသစ်အတွက်

ဖမ်းဆီးစုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း လဲချားမြို့ပေါ် ရပ်ကွက်ဖြစ်ကြသည့် မြို့မရပ်ကွက်မှ အမှတ် (၁) ရပ်ကွက်အထိ အသက် ၁၈ နှစ်ပြည့် သားယောက်ျားလေးရှိသည့် အိမ်ထောင်စုများကို စစ်သားသစ်အတွက် အလှည့်ကျသည်ဟုဆိုကာ ဒေသခံတချို့ကို RCSS လာဖမ်းသွားကြောင်း ဒေသခံများက ပြောသည်။

“လဲချားမြို့ပေါ်အထိကို လာကောက်ကြတာပါ။ သားမရှိတဲ့ အိမ်တွေဆိုရင်လည်း မိဘတွေကိုခေါ်သွားတာ၊ သားရော ဖခင်ရော မရှိတဲ့အိမ်တွေကြတော့ မိခင်ဖြစ်သူကို ဖမ်းသွားတာလည်းရှိနေတယ်။ RCSS တပ်သားတွေက အရပ်ဝတ်နဲ့ သေနတ်ကို ခါးကြားထိုးပြီး လူတွေကိုလိုက်ခေါ်တာတဲ့။ ပင်လုံမြို့က နောင်လျန်ရွာဘက်မှာလည်း ဒေသခံအယောက် ၅၀ ကျော် အဖမ်းခံရတယ်” ဟု လဲချားမြို့နယ်မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်ရောဂါပျံ့နှံ့မှုနှင့် နိုင်ငံတော်အာဏာသိမ်းမှုကြောင့် ဒေသအတွင်းစီးပွားရေး ကျဆင်းလာသည့်အပြင် ယခုလို လက်နက်ကိုင်တပ်ဖွဲ့တို့မှ စစ်သားသစ်အတွက် လူဖမ်းဆီးခြင်းသည် ဒေသခံပြည်သူများက အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းသိရသည်။

လက်ရှိ သျှမ်းတောင်အတွင်း သျှမ်းတပ် (၂)တပ် မှ တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေခြင်း၊ လူငယ်များမရှိပါက မိခင်များပါ ခေါ်ဆောင်မှုပြုလုပ်နေသဖြင့် ပြည်သူများအခက်အခဲကြုံရကာ ထိုင်းနိုင်ငံသို့ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

သျှမ်းတပ် (၂) တပ်မှ အချင်းအချင်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေသည့်အတွက် သျှမ်းလူထုများက သျှမ်းတပ်ထဲသို့ မဝင်ချင်ကြောင်း သိရသည်။

ယင်းကိစ္စဖြစ်စဉ်များနှင့် ပတ်သက်ပြီး အကြောင်းရင်း မေးမြန်းသိရှိနိုင်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့၏ ပြောရေးဆိုခွင့်များကို ကြိုးစားဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

<https://burmese.shannews.org/archives/29541>

ပင်လုံမြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ်

By SHAN - August 2, 2022

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ စန့်ကျန်းကျေးရွာတွင် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။



ပင်လုံမြို့

ယမန်နေ့ (ဩဂုတ်လ ၁) ရက်တွင် ပင်လုံမြို့ နှင့် လေးမိုင်ခန့်ကွာဝေးသည့် စန့်ကျန်းကျေး ရွာ တွင် နယ်မြေလှည့်လာသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNA တို့နှင့် ဒေသအတွင်းရှိနေသည့် သျှမ်းပြည် တိုးတက်ရေးပါတီသျှမ်းပြည်တပ်မတော် (SSPP) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စန့်ကျန်းကျေးက တောင်ပေါ်ရွာဖြစ်ပါတယ်။ အဲ့ဖက်မှာ SSPP/SSA ပူးပေါင်းတပ်ဖွဲ့တို့က စခန်းချလှုပ်ရှားနေတာပါ။ နယ်ကျွံပြီးရောက်လာတဲ့ ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့က SSPP/SSA နဲ့တွေ့ပြီး တိုက်ပွဲ ဖြစ်ပြီး ပအိုဝ်းပြည်သူ့စစ်ဘက် ၂

ဦးကျတယ်လို့သိရတယ်” ဟု အသက် ၄၀ ဝန်းကျင် အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့သည် ဟိုပုံးမြို့နယ် ပန်မုန့် နှင့် ကျောက်တန်းဘက် လှုပ်ရှားရာမှတစ်ဆင့် လက်ရှိတွင် ပင်လုံမြို့အတွင်း နယ်ကျွံရောက်လာကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တမင်ရည်ရွယ်ပြီး လာတာလား နယ်ကျွံပြီးဝင်လာသလားတော့ မပြောတတ်ဘူး၊ စစ်ကောင်စီတွေနဲ့ SSPP/SSA က အစကတည်းက စစ်ရေးတင်းမာမှုရှိနေတာ ထိတွေ့မှုရှိတာနဲ့ တိုက်ပွဲဖြစ်တာထင်တယ် ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း နေရာ သုံးခုကို ဆုတ်ခွာရန် စစ်ကောင်စီတပ်ဖွဲ့၏ ညွှန်ကြားမှုကို ငြင်းပယ်သည့်အတွက် သျှမ်းပြည်တောင်ပိုင်းအတွင်း SSPP/SSA နှင့် စစ်ကောင်စီတို့က စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

လက်ရှိတွင် လွိုင်လင်ခရိုင်အတွင်း နှင့် ရပ်စောက်မြို့နယ်တို့ဘက်၌ နှစ်ဖက်စစ်အင်အားဖြည့်တင်းမှုနှင့် စစ်ရေးတင်းမာမှုရှိနေကြောင်း သတင်းသိရသည်။

<https://burmese.shannews.org/archives/29528>

စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုမြင့်တက်

By SHAN - August 2, 2022

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားသည့်အတွက် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဩဂုတ် ၁) ရက် ညနေ ၈ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် ဘတ်နွတ်တောင်တွင်စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး နှင့် ကျည်ဆံများက တောင်ခြေရှိ ရွာအနီးတစ်ဝိုက်မှာကျရောက်လာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ည တောင်ပေါ်မှာ ထိတွေ့တိုက်ပွဲဖြစ်တော့ လက်နက်ကြီးကျည်က ရွာအနီးမှာကျတယ်လေ၊ ကျည်ဆံက သစ်ပင်တွေ မှန်ထားတာတွေရတယ်၊ ရွာသားတွေတော့ တစ်ညလုံး အိပ်မရဘူး၊ ညလည်းဖြစ်နေတော့ မတော်လို့ လက်နက်ကြီးက ရွာထဲကျပြီး လူထိရင် ရွာသားတွေပဲ နစ်နာရတာ၊ အန္တရာယ်အရမ်းများတယ် ” ဟု ဘတ်နွတ်တောင် ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။



ကွတ်ခိုင်မြို့

အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့်ကြာပြီး လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်းဒေသခံ များက ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် လူသူ နှင့် ဝေးသည့် တောတောင်ထဲတွင်သာ တိုက်ပွဲဆင်နွှဲကြရန်

နှင့် ကျေးရွာနား စစ်ကြောင်းချိတ်ကူ မပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်းလည်းအထက်ပါ အမျိုးသမီးကပြောသည်။

“တိုက်ပွဲတွေကို ရွာနဲ့ ဝေးဝေးမှာ သွားဖြစ်ကြဖို့ တောင်းဆိုပါတယ်။ တိုက်ပွဲကြားမြေစာပင်ဖြစ်ရတဲ့ ကျမတို့ ပြည်သူတွေကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ လာမကြည့်ဘူး။ ကျမတို့ ပြည်သူကပဲ နစ်နာတဲ့အတွက် တိုက်ပွဲတွေကို လူသူ နဲ့ မနီးတဲ့ အရပ်မှာဖြစ်ကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာအနီး စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားပြီး မန်နောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျသဖြင့် ကလေးငယ်တစ်ဦးအသက်သေဆုံးခဲ့ရသည်။

ကွတ်ခိုင်မြို့နယ် အတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော SSPP/SSAI TNLA၊ KIA နှင့် MNDA တို့လည်း သွားလာလှုပ်ရှားရာ နယ်မြေဖြစ်သည်။

<https://burmese.shannews.org/archives/29522>

မိုးကိုး နေရပ်မပြန်နိုင် စစ်ရှောင် စားနပ်ရိက္ခာ ခက်ခဲနေ

By SHAN - August 2, 2022

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုးကိုးမြို့ပေါ်တွင် လက်ရှိမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ရှောင်များသည် နေရပ်ကျေးရွာသို့ မပြန်သေးသဖြင့် စားနပ်ရိက္ခာခက်ခဲနေကြောင်း စုံစမ်းသိရသည်။

မိုးကိုး စစ်ရှောင် (၈၀၀) ကျော်သည် (၄) လခန့် ကြာပြီး အလှူရှင်များ မရှိသောကြောင့် ယခုကာလတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ခက်ခဲနေကြောင်း မိုးကိုးစစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ရှောင်များသည် ပန်ဆိုင်း ၊ ဖောင်းဆိုင် နှင့် မိုးကိုး အနီးကျေးရွာများ ဖြစ်ကြပြီး စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် MNDA တို့ စစ်ဆေးလှုပ်ရှားနေသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။



မိုးကိုးစစ်ရှောင်

“ကျနော် (၃-၄) လဝင်လာတော့ အလှူတွေ မရတော့တဲ့ အခြေနေရှိလာတယ်။ ကျနော်တို့ ဒီမှာလာပြီး စစ်ဘေးရှောင် လာရတာ (၁) နှစ် ရှိပြီ ၊ သိပ်ပြီးတော့မှ ဒီဖက်ဒေသက အကူညီမပေးနိုင် တော့ဘူး၊ အချိန်ကြာလာတာနဲ့အခါ တခြားဟာနဲ့ ဖြေရှင်းနေတာတော့ တော်တော်ခက်ခဲတယ် ” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ရှောင်များ ယခင်က လယ်ယာ စိုက်ပျိုးချိန်တွင် နေ့စားဖြင့် လုပ်ကိုင်စားသောက်နေရသော်လည်း ယခုကာလ လယ်ယာစိုက်ပျိုးပြီးချိန်တွင် စစ်ရှောင်များအတွက် အလုပ်လက်မဲ့များဖြစ်ခဲ့ကြောင်း မိုးကိုး ဒေသခံတစ်ဦးက ပြောသည်။



မိုးကိုးစစ်ရှောင်

“ အခုက အလုပ်ကိုင်မရှိတော့ဘူး ၊ ကြုံလည်း ခုတ်ပြီး စပါးလည်း စိုက်ပြီးတော့ သူတို့အလုပ်လည်း မရှိတော့ဘူး။ အရင်က သူတို့နေ့စားသွားလုပ်ကြတယ် ၊ အခုကဘာအလုပ်မှ မရှိတော့ သူတို့မှာ အစားသောက် ဝယ်စားဖို့ ပိုက်ဆံလည်း


မရှိတော့ဘူး” ဟု ၎င်းကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ နှင့် MNDA တပ်တို့ သျှမ်းမြောက် မိုးကိုးမြို့နယ် အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင် ရာချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

<https://burmese.shannews.org/archives/29531>

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်သေ၊ ၄၇ ဦး ထိခိုက်ဒဏ်ရာရဟု NUG ထုတ်ပြန်

Published By DVB | 2 August, 2022



ဩဂုတ် ၁ ရက် မနက်တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့ အရေအတွက်ကတော့ ၄၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာ ကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနက်တရက်တည်း မကွေးတိုင်းမှာ ၁ ကြိမ်၊ တနင်္သာရီတိုင်းမှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၁၀ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၁၄၂ ဦးထိရှိလာ

Published By DVB | 2 August, 2022



မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၄၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၉၅၆ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ

ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၈၅၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၆၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၇၇ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် အသက် ၈၈ နှစ်အရွယ် ဒေါ်ဖွားဆီမှာ မီးလောင်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေသခံရွာသား ကိုတင်မိုးဝင်းကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီးနောက် ပစ်သတ်ခဲ့တယ်လို့ သိရပြီး ကိုတင်မိုးဝင်းရဲ့ တင်ပါးဆုံနဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၃ ရက်မနက် ၈ နာရီလောက်ကလည်း မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကျောက်ကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ပြီး စိတ်ကျန်းမာရေး ကောင်းမွန် ခြင်းမရှိတဲ့ ကိုဝင်းမြိုင်ကို ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ကိုဝင်းမြိုင်ကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါအပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

<https://burmese.dvb.no/archives/546368>

သေနတ်ပြောင်းဝကထွက်တဲ့ ဥပဒေ (ဆောင်းပါး)

စအိုင်သန့် | ၂၂ ဩဂုတ်၊ ၂၀၂၂



စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ဥပဒေအတိုင်း လုပ်ဆောင်သည်ဟု မကြာခဏ ပြောလေ့ရှိသည်။ ထို့အပြင် ဥပဒေအထက်တွင် မည်သူမှမရှိဟုလည်း ပြောဆိုလေ့ရှိသည်။ ထိုသို့ပြောဆိုခြင်းသည် ပေါ်တင်(မြောင်)လိမ်လည်ခြင်းသာဖြစ်သည်။ စစ်ကောင်စီသည် အာဏာတည်မြဲရန်အတွက်သာ ဥပဒေများကို အသုံးပြုလာသည်မှာ ထင်ရှားနေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဥပဒေကို လိုရင်လိုသလို၊ မလိုရင်မလိုသလို အသုံးပြုလာသည်။ အထူးသဖြင့် စစ် ကောင်စီအနေဖြင့် စစ်အာဏာရှင်ကို ထောက်ခံသူများ ဝမ်းသာအားရစေရန်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူများ အား နှိပ်ကွပ်ရန်အတွက် ဥပဒေတွေကို အသုံးပြုလာနေသည်။

ခေတ်အဆက်ဆက် ကောင်းစားခဲ့သော တရားသူကြီးများမှာလည်း စစ်ကောင်စီက ခိုင်းသည့်အတိုင်းသာ အမိန့်ချနေ ကြသည်။ ဥပဒေစာ ပြဌာန်းချက်ထက် စစ်ကောင်စီကပေးပို့လာသော စာရွက်ပါ စာသားအတိုင်း ပြစ်ဒဏ်ချခြင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းများ ပြုလုပ်လာခဲ့သည်။ ထင်ရှားသော သာဓကနှစ်ခုရှိသည်။

NLD အစိုးရလက်တွင် ဦးသိန်းစိန်းအစိုးရလက်ထက် အားကစားဝန်ကြီး တာဝန်ယူခဲ့သော ဦးတင့်ဆန်း၏သား ဖြိုးကို ကိုတင့်ဆန်းနှင့် အပေါင်းအပါများထံမှ လက်နက်များ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါလက်နက်ခဲယမ်းများအား နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါများမှာ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု အပါအဝင် ပုဒ်မ ၁၀ခုဖြင့် တရားစွဲဆိုခံခဲ့ရပြီး နေပြည်တော်ဒေသခံ ခရိုင်တရားရုံး ၂၀၂၁ခုနှစ်၊ မတ် ၃၀ရက်နေ့တွင် ဖြိုးကိုကိုတင့်ဆန်း နှင့် အပေါင်းအပါများအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃၀နှစ်နှင့် ၇လ ကျခံရန် အမိန့်ချခဲ့သည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ခုနှစ်၊ ဧပြီလတွင် ထောင်ဒဏ် နှစ် ၃၀ကျော် ချမှတ်ခံထားရ သော ဖြိုးကိုကိုတင့်ဆန်းနှင့်အပေါင်းအပါများ လွတ်မြောက်သွားခဲ့သည်။ နှစ် ၃၀ကျော် ထောင်ဒဏ်ကျခံရသူမှာ ထောင်ထဲတွင် ၃နှစ်နီးပါးသာနေခဲ့ရပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်လာခဲ့သည်။

ထိုကဲ့သို့ လွတ်မြောက်လာခြင်းမှာ ဖြိုးကိုကိုတင့်ဆန်း၏ညီဖြစ်သူ စံကိုကိုတင့်ဆန်းသည် စစ်ခေါင်းဆောင်၏ သမီး ဖြစ်သူ ဒေါ်ခင်သီရိသက်မွန်နှင့် စီးပွားရေးလုပ်ငန်း အတူလုပ်ကိုင်နေသူဖြစ်သည်။ ဒေါ်ခင်သီရိသက်မွန် တည်ထောင် ထားသော Seven Sence ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွင် စံကိုကိုတင့်ဆန်းသည် ဒါရိုက်တာအဖွဲ့အဖြစ် ပါဝင်သည်။

ဖြိုးကိုကိုတင့်ဆန်း၏ အဖေဖြစ်သူ ဦးတင့်ဆန်းသည် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဖြစ်ခဲ့သလို ကြံ့ခိုင်ရေးပါတီ အစိုးရ လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း ထောင်ဒဏ် နှစ်

၃၀ကျော်ချခံထားရသော သားဖြစ်သူအား စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းချမ်းသာပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန်လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ကြည်လင်းအား သေဒဏ်ကျခံစေရန် တရားရုံးက အမိန့်ချခဲ့သည်။ ထိုကဲ့သို့ သေဒဏ်ကျခံနေရသူ ကြည်လင်းအား စစ်တပ်ကအာဏာ သိမ်းပြီးနောက် လွတ်ငြိမ်းသက်သာပေးခဲ့သည့်အတွက် ကြည်လင်းသည် သေဒဏ်မှ ထောင် ၁၀နှစ်သို့ ပြောင်းသွားခဲ့သည်။

ရှေ့နေဦးကိုနီအား လုပ်ကြံသည့်အမှုတွင် စစ်ခေါင်းဆောင်၏ခိုင်းစေမှုဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။ ထိုသို့ သုံးသပ်ရန်လည်း အချက်အလက်အချို့ရှိသည်။ ဦးကိုနီအား လုပ်ကြံသူများနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ လက်ရင်းတပည့်တို့ပတ်သက်မှု ရှိနေကြသည်။ ထို့ကြောင့်လည်း ကြည်လင်းအား သေဒဏ်မှ သက်သာခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဥပဒေပညာရှင်များက ဆိုကြသည်။

သို့သော် အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးနောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက သေဒဏ်ကွပ်မျက်လိုက်သည်။ စစ်ကောင်စီက အဆိုပါ လေးဦးအား သေဒဏ်ကွပ်မျက်လိုက်ခြင်းသည် ဥပဒေနှင့်မညီသော လုပ်ရပ်ဟု ဥပဒေပညာရှင်များက ဆိုကြသည်။

ကြည်လင်းသည် NLD ပါတီ၏ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်မှုဖြင့် တရားရုံးက သေဒဏ်ကျခံရန် အမိန့်ချထားခဲ့သည်။ သို့သော် NLD အစိုးရအနေဖြင့် ကြည်လင်းအား ကွပ်မျက်ခြင်း မပြု ခဲ့ပေ။ NLD အစိုးရအနေဖြင့် ကွပ်မျက်လျှင် ကွပ်မျက်လိုပါက ကွပ်မျက်လိုရသည်။ သို့သော် မဆောင်ရွက်ခဲ့ပေ။ အလားတူ နဝတ၊ နအဖ လက်ထက်တွင်လည်း သေဒဏ်ကျခံသူများအား ကွပ်မျက်ခြင်းမပြုခဲ့ပေ။

သို့သော် စစ်ကောင်စီလက်ထက်တွင်မူ ၎င်းတို့ကို ဆန့်ကျင်သူများအား သေဒဏ်ပေးမှုများ လုပ်ဆောင်လာခဲ့သလို ၎င်းတို့အကျိုးစီးပွားအား ဆောင်ရွက်ပေးသူများနှင့် နီးစပ်သူများအား ပြစ်ဒဏ်လျော့ပေါ့မှုများ၊ လွတ်ငြိမ်းသက်သာများ ပြုလုပ်လာနေသည်။ စစ်ကောင်စီအနေဖြင့် ဥပဒေကို လိုသလိုအသုံးပြုကာ စစ်အာဏာရှင်ကိုထောက်ခံသူများ ဝမ်းသာ အားရစေရန် လုပ်ဆောင်လာနေသည်။

တစ်ဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသူများ ကြောက်လန့်သွားစေရန် ဥပဒေကို အသုံးပြုကာ နှိပ်ကွပ် မှုများ ပြုလုပ်လာနေပေပြီ။ အာဏာရှင်လက်ထက်တွင် ဥပဒေစိုးမိုးရေးဆိုသည်မှာ မျှော်လင့်၍မရသောအရာတစ်ခုဖြစ် သည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက်သာ ဥပဒေကိုအသုံးပြု၍ လုပ်ဆောင်မည်ဖြစ်သည်။ သေနတ်ပြောင်းဝမှ ဥပဒေထွက်သည့်ခေတ်စနစ်ကို စစ်အာဏာရှင်သည် ချီတက်နေပြီဖြစ်သည်။

<https://kicnews.org/2022/08/သေနတ်ပြောင်းဝကထွက်တဲ့-၃/>

ပဋိပက္ခများကြောင့် တိုက်ပွဲရှောင်စခန်းများနှင့် ယာယီရွှေ့ပြောင်းအခြေချစခန်းများတွင် နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်

PUBLISHED 2 AUGUST 2022

ပဋိပက္ခများကြောင့် တိုက်ပွဲရှောင်စခန်းများနှင့် ယာယီရွှေ့ပြောင်းအခြေချစခန်းများတွင် နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၂ သန်း ကျော်ရှိလာပြီဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။



“ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခတွေအပြင် ယခုနှစ်မေလကတည်းကတိုးလာတဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ယိုယွင်းလာတဲ့စီးပွားရေးအခြေအနေတွေကို မြန်မာ ပြည်သူတွေဟာ ဆက်လက် ရင်ဆိုင်နေကြရ ဆဲဖြစ်ပါတယ်။ လက်ရှိမှာ လူဦးရေ ၁ ဒသမ ၂ သန်းကျော်ဟာ မြန်မာနိုင်ငံတဝန်းက တိုက် ပွဲရှောင်စခန်းတွေနဲ့၊ ယာယီရွှေ့ပြောင်းအခြေ ချစခန်းတွေမှာ ပြည်တွင်းနေရပ်စွန့်ခွာနေ ကြရဆဲဖြစ်ပါတယ်” ဟု

UNOCHA၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် တိုက် ပွဲများ ပြင်းထန်လျက်ရှိသဖြင့် လုံခြုံရေးနှင့် လူသားချင်းစာနာမှု လိုအပ်ချက်အခြေအနေ များ ဆက်လက်ဆိုးရွားလျက်ရှိပြီး အရပ်သား သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာမှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း၊ မိတ်ဖက်အဖွဲ့များ၏ အ ချက်အလက်များအရ ဇူလိုင်လအစောပိုင်း က စတင်ပြီးခန့်မှန်းခြေ အရပ်သားပြည်သူ ၁၈၃၇၀ ဦးမှာ နေအိမ်များကို စွန့်ခွာပြီးပိုမို ဘေးကင်းလုံခြုံသည့်နေရာများကို ရွှေ့ပြောင်း ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ကျောက် ကြီးမြို့နယ် ကျေးရွာ ၁၈ ရွာရှိ အနည်းဆုံး ၁၂၃၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ် ကျေးရွာခုနစ်ရွာရှိ ၁၀၀၀ ဦး၊ မွန်ပြည်နယ် သထုံမြို့နယ်တွင် ၁၅၀၀ ခန့်၊ ကရင်ပြည်နယ် ဖားအုံမြို့နယ်တွင် ၅၀၀ ဦး၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ၇၀ ဦး နှင့် မိုးကောင်းမြို့နယ်မှာ ၃၀၀၀ ဦးခန့် ပါဝင် ကြောင်း၊ မြေပြင်အခြေအနေတွင် နေရပ်စွန့် ခွာတိမ်းရှောင်ရသူ အရေအတွက်မှာ အထက် ပါ ကိန်းဂဏန်းထက်ကျော်လွန်နေနိုင်သော် လည်း လုံခြုံရေး အခြေအနေများနှင့် အင်တာ နက်ပြတ်တောက်မှုများကြောင့် ကျယ်ကျယ် ပြန့်ပြန့် စိစစ်အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း၊ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်တွင် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ရသူ ၇၈၃၄၀၀ ဦးနှင့် ယင်းမတိုင်မီ ပဋိပက္ခ များကြောင့် အိုးအိမ်စွန့်ခွာရသူ ၃၄၆၆၀၀ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့ပြင် မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေး သည့် စစ်လက်နက်အ <ကင်းအကျန်များမှာ လည်း တိုက်ပွဲရှောင် များနှင့် ဒေသခံများကို ဒုက္ခပေးလျက်ရှိပြီး ယူနီဆက်ဖ်၏ နောက်ဆုံး အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ပထမသုံးလ ပတ်ကာလအတွင်း မြန်မာနိုင်ငံတဝန်းမြေမြုပ် မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်များကြောင့် အရပ်သားထိ ခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၁၀၀ ရှိခဲ့သည်ဟု သိရသည်။ ယင်းတို့အနက် ကလေးငယ်ထိခိုက်သေဆုံးမှုမှာ သုံးပုံတစ်ပုံ ၃၇ ဦး ရှိကြောင်း UNOCHA က ထုတ်ပြန် သည်။

<https://news-eleven.com/article/235002>

သဘောထားကွဲလွဲမှုများကို နှိမ်နင်းရန် စစ်ကောင်စီက အတိုက်အခံများအား နှိပ်စက်ညှဉ်းပန်းနေဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ပြော

By မဇ္ဈိမ | 02 August 2022



သေဒဏ်ပေးကွပ်မျက်ခြင်း၊ လူမဆန်စွာ ရိုက်နှက်ခြင်းနှင့် လိင်အကြမ်းဖက်ခြင်းများ အပါအဝင် မြန်မာအာဏာသိမ်း စစ်ကောင်စီသည် ၎င်း၏ အုပ်ချုပ်မှုအား ဆန့်ကျင်သူများကို ဖြိုခွဲနှိမ်နင်းရန် လူမဆန်စွာ ရက်စက်ခြင်းများ ကျူးလွန်နေကြောင်း

တနင်္လာနေ့တွင် ထုတ်ပြန်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ၏ အစီရင်ခံစာသစ်က ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ဖမ်းဆီးထားသူများကို နှိပ်စက်ညှဉ်းပန်းမှုများ ကျူးလွန်နေသည့် သက်သေအား ယင်းအစီရင်ခံစာတွင် ဖြည့်သွင်းထားပြီး ယင်း စစ်ကောင်စီကို ပို၍ အရေးယူမှုများ လုပ်ဆောင်ရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းထားသည်။

“သူတို့အနေနဲ့ သူတို့အာဏာ တည်မြဲရေးအတွက် ဘာမဆို လုပ်သွားမယ်ဆိုတဲ့ သတင်းစကားပါပဲ” ဟု AI ၏ မြန်မာဌာနမှ သုတေသီက NBC News သို့ အီးမေးလ်ဖြင့် ဆိုသည်။

“မြန်မာစစ်တပ်က သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရတာ မရှိသရွေ့ မြန်မာနိုင်ငံက ဘယ်လို ငြိမ်းချမ်းရေး အလားအလာမဆိုကို တွေးမြင်ဖို့ ခက်ခဲပါတယ်” ဟု လုံခြုံရေးအကြောင်း ပြချက်အားဖြင့် နာမည်ထုတ်ဖော်ခြင်းမရှိသော် ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအဖြစ် ပြီးခဲ့သည့်လက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ လေးဦးအား စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်ပြီးနောက် ယခု အစီရင်ခံစာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အား တံခါးပိတ် တရားစီရင်ပြီးနောက် သေဒဏ်ပေး ကွပ်မျက်လိုက်ခြင်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့သည်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လောက် ဆိုးဝါးနေလဲဆိုရင် အရေးယူမှုကို အခြေခံတဲ့ နည်းလမ်းတွေဆီ ဖော်ဆောင်ရမှာ ဖြစ်တယ်၊ ရှုတ်ချရုံနဲ့တော့ မဖြစ်တော့ဘူး” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးက NBC News သို့ ဖုန်းဖြင့် ပြောသည်။

“ကျွန်တော်တို့တွေ လိုအပ်တဲ့ အရေးယူမှုတွေ နောင်နေးတဲ့ အချိန်ကြာလေ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဘေးဒုက္ခ ပိုကြီးမားလေ ဖြစ်မှာပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

(ဘာသာပြန် CBS News)

<https://www.mizzimaburmese.com/article/112577>

စင်ကာပူနှင့်တရုတ် တရားမဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု ခြွင်းချက်မရှိရပ်ဆိုင်းရန်၊ UG သတိပေး

Published By DVB | 2 August, 2022



အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စင်ကာပူနှင့်တရုတ် နိုင်ငံတို့မှ တရားမဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က သတိပေးပြောဆိုလိုက်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အဓမ္မသိမ်းယူခဲ့ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့စပ်လျဉ်းပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားဖို့ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ နဲ့ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် တရားမဝင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့် အတည်ပြုမိန့်များ တောင်းခံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆောင်ရွက်ခြင်း အလျဉ်းမပြုကြဖို့နဲ့ ဆောင်ရွက်ဆဲ တရားမဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလည်း ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြဖို့ နောက်ဆုံးအကြိမ် သတိပေးတားမြစ်လိုက်တာလို့ NUG အစိုးရက ဆိုပါတယ်။

တားမြစ်ချက်အား မလိုက်နာပါက လက်တွေ့ကျကျ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး မလိုက်နာတဲ့ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း အခါအားလျော်စွာ အခုလို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

NUG အစိုးရက သတိပေးထုတ်ပြန်ထားတဲ့ လုပ်ငန်း ၈ ခု စာရင်းထဲမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၇ ခု နဲ့ တရုတ် နိုင်ငံသား ပိုင် ကုမ္ပဏီ ၁ ခုတို့ ပါဝင်ပါတယ်။

စင်ကာပူအခြေစိုက် ကုမ္ပဏီ ၇ ခု အနက် ကုမ္ပဏီ ၆ ခုတို့က နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားပြီး ကျန် ၁ ခုက ကမ်းလွန်ရေနံတူးဖော်ရေးလုပ်ငန်းအတွက် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ ၁ ခုကတော့ စက်ရုံအဆောက်အဦတွေ တည်ဆောက်ပြီး ပြန်လည် ငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းမှာ လုပ်ကိုင်မှာပါ။

စင်ကာပူ နဲ့ တရုတ်အခြေစိုက် ကုမ္ပဏီ လုပ်ငန်းပေါင်း ၈ ခုတို့မှ ရင်းနှီးမြှုပ်နှံမှုငွေကြေး အမေရိကန်ဒေါ်လာ ၁၀၇၀ သန်းကျော် ရှိတဲ့အနက် တရုတ်နိုင်ငံသားပိုင် လုပ်ငန်းမှ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂၉ သန်းသာ ရှိပြီး ကျန်ရှိတဲ့ ၁၀၄၁ သန်းကျော်က စင်ကာပူအခြေစိုက် ကုမ္ပဏီတွေမှ လာရောက် ရင်းနှီးမြှုပ်နှံထားတာ တွေ့ရပါတယ်။

မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေက နိုင်ငံရေးပြဿနာ နဲ့အတူ စီးပွားရေးပြဿနာကို တပြိုင်တည်း ရင်ဆိုင်နေရတာဖြစ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့က အတော်စွန့်စားပြီး လုပ်ရမယ့် အခြေအနေပါ။

စီးပွားရေးသုတေသီတဦးက “နိုင်ငံရေးအခြေအနေ မကောင်းတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာဖို့က မလွယ်ဘူးနော်။ နိုင်ငံရေး တည်ငြိမ်မှု မရှိဘူး၊ ဥပဒေ စိုးမိုးမှု မရှိဘူး ဆိုတော့ လာဖို့ ခက်တာပေါ့။ ဒါပေမဲ့ လုံးဝ ဇီးရီး လားဆိုရင် ဇီးရီး တော့ မဟုတ်ဘူးပေါ့။ လောလောဆယ် လုပ်လက်စရှိတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံတွေနဲ့ နောက်တခုက အခုလို အခြေအနေမှာ လုပ်ချင်တဲ့ နိုင်ငံတွေလည်း ရှိနိုင်တာပဲ။ ဥပမာ တရုတ်ပေါ့။ သူတို့ကတော့ ဝင်လာနိုင်ခြေ ရှိပါတယ်။ ဒီကုမ္ပဏီတွေ ဝင်လာရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတော့ ရရှိမယ်။ ဒါပေမဲ့ ဆိုးကျိုးက သူတို့ကကော ပွင့်ပွင့်လင်းလင်းလုပ်လို့ ရမလား။ အဲ့ဒီအခြေအနေအောက်မှာ သူတို့က စီးပွားရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်းမွန်မွန် လုပ်နိုင်မလား။ တဖက်ကလည်း အတိုက်အခံတွေဘက်က ခြိမ်းခြောက်မှုတွေ မရှိနိုင်ဘူးလား၊ ဒါတွေ အများကြီး စဉ်းစားစရာ ရှိလို့ သူတို့ကလည်း သေသေချာချာ စဉ်းစားပြီးမှ လုပ်ကြမှာပါ” လို့ ဒီဗီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေချိန်မှာ စစ်ကောင်စီဟာ တရုတ်အတွက် အရေးပါတဲ့ စီမံကိန်းကြီးတွေကို ခွင့်ပြုပေးပြီး ကျားကန်ဖို့ ကြိုးစားနေပုံရပါတယ်လို့ မြန်မာ့မဟာဗျူဟာ နဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထောက်ပြထားပါတယ်။

ISP-Myanmar ရဲ့ အဆိုအရ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် မေလအတွင်းမှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (CMEC) မှာပါဝင်တဲ့ မီးလင်းချိုင့် စီမံကိန်းကို အတည်ပြုပေးခဲ့ပါတယ်။ ဒီစီမံကိန်းဟာ ပြည်သူ့ ဗားဂျင်းကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကနေတဆင့် ဝင်ရောက်ခဲ့တာပါ။ ဒါကြောင့် အဲဒီစီမံကိန်း၏ တန်ဖိုးကို ထည့်တွက်ရင် အာဏာသိမ်း ပြီးနောက် ၇ လတာကာလမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂၅၃၈ ဒသမ ၀၄ သန်း ရှိပါတယ်။ တကယ်လို့ အဲဒီ စီမံကိန်းတန်ဖိုးကို ဖယ်ထုတ်လိုက်ရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ပဲ ရှိမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ နှစ်အလိုက် ခွင့်ပြုပေးထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၆၄၇ သန်း သာရှိပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၃၇၉၁ ဒသမ ၃၉ သန်း ရှိခဲ့တာ တွေ့ရပါတယ်။

<https://burmese.dvb.no/archives/546516>

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး NUG ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ

၀၂ ဩဂုတ်၊ ၂၀၂၂ | ဝီအိုအေ (မြန်မာဌာန)

မြန်မာစစ်တပ်က ဆိုးရွားတဲ့ ကွပ်မျက်မှုတွေ လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်လို့ ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ လူကိုယ်တိုင်တွေ့ဆုံပြီး ပြောခွင့်ရခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ Facebook လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေကို ထောက်ခံအားပေးရာမှာ ဘယ်လို တိုးမြှင့် ဆောင် ရွက်နိုင်မလဲဆိုတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အထိနာစေမယ့် ဒဏ်ခတ်အရေးယူမှုတွေကို ဆက်လက် ဆောင်ရွက် သွားမယ်ဆိုတာကိုလည်း ဦးမိုးဇော်ဦးနဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink တို့ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးရဲ့ Facebook လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီ၊ NLD လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက ဇူလိုင်လ တတိယပတ်အတွင်း ကွပ်မျက်လိုက်တဲ့အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းက ပြင်းထန်စွာ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

သူတို့ ၄ ယောက်ကို သေဒဏ်ပေးကွပ်မျက်လိုက်တဲ့လုပ်ရပ်ဟာ တရားဥပဒေကို မထိမဲ့မြင်လုပ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားဆက်ပေးရေး နည်းလမ်းတွေကို တခြားနိုင်ငံတွေနဲ့ ဆွေးနွေးနေတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဘာမှမဖြစ်တဲ့ ပုံစံမျိုး ဆက်သွားလို့မရတော့ဘူးလို့ ဇူလိုင်လ ၂၅ ရက်နေ့ မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ပြောဆိုခဲ့ပါတယ်။

<https://burmese.voanews.com/a/nugmyanmar-voaburmese-ဦးမိုးဇော်ဦး-nug/6683561.html>